


အောင်ဆန်းဆရာတော်

ဘဒ္ဒန် သဒ္ဓကိန္ဒိဘဒ္ဒ

(မဟာကမ္မတနာစရိယ)

ပို့ကတော်းလူးသပ်လူးပြီးယော်





အောင်ဆန်းဆရာတော် ဘဒ္ဒနံ၊ သမ္မတကိုယ့်ဘာရူ
မဟာကမ္မာနာစရိယ



မိဘကျေးဇူးဆင်ဖူးပြီး

ဘဒ္ဒန္တသနမှုပါယ

(အောင်ဆန်းဆရာတော်)

မဟာကမ္မာနာဓရိယ

အမွဲခဲ့ (၇၇)

ပိုးကုတ်ပိုပသုနာဓမ္မရိပ်သာ

အောင်ဆန်းတောရတပ်ပိုးကျော်း

၁၃၀၈ (၁၃) စာရီမြန်မာ မြန်-၂၀၀၂

မိဘကျေးဇူးဆပ်ဖူးပြီလား

မုန်မြန်မှတ်စာမျက်နှာ

မျက်နှာပုံးဒီဇိုင်း

နေဝါယာအောင်

ကုန်ပျူးတာစာခို

‘ရွှေသံလွင်’

၁၅၈/၁၆၈၊ မဟာဗန္ဓုလပန်းခြံလမ်း(လယ်)၊ ☎ - ၂၇၉၈၄၆

ထုတ်ဝေသူ

အောင်ဆန်းဆရာတော်

ပုံးနှံပါ

ဦးတင်အောင်ကျော် - စွယ်တော်ပုံနှိပ်တိုက်

၈၈/၅၆၊ လမ်းတို့၊ ပုံမှန်တောင်၊ ရန်ကုန်။

ဖြန့်ချိရေး

မြို့းဆက်သစ်စာပေ

အမှတ် (၁၈၀)၊ ၂-ထပ်(ယာ)၊ ဆူးလေဘူးလမ်း

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ☎ - ၂၄၁၁၂

တန်ဖိုး

ဓမ္မဒါန

အုပ်ရေး - ၁၀၀၀ အုပ်

ထုတ်ဝေသည့်နှစ်

၂၀၀၅-ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်။

ရဟန်း သိမ် ကျောင်း ဒါယိကာမကြီး
မိဘာကြီး ဒေါ်မိန်း



မိခင်ကြီး ဒေါ်သိန်း၏ ရက်လည်
ဆွမ်းသွတ်တရားပွဲတွင်

ဒောင်သန်းသရာတော်ဘဒ္ဒသဒ္ဓမ္မဂီတီသရာ
(မဟာကမ္မဏာနာစီယ)

ဟောကြားတော်မူသော

မိဘတော်မူးလုံး ဆပ်ဖူးပြီလား

တရားတော်ကို

သားသမီးများဖြစ်ကြသည့် ပိုလ်များကြီးစီးဝင်း+ဒေါ်ခင်စီးကြည်

မိဘားစုတိုက

စာအုပ်အဖြစ် ရိုက်နိုပ်လှူဒါန်းပါသည်



မိဘကျော်းမူး ဆပ်ဖူးပြီလား

နှစ် မာတိကာ နှစ်

- ငါသည် ပုဂ္ဂိုလ်ရမည်။ ၁
- ကျော်းမူးဆပ်ပြီးတွေ့ဆုံးမြှော် ၂
- သေမင်္ဂလာ ရင်ဆိုင်ခြင်း ၃
- မိအေး နှစ်ပါ မနာရစေနဲ့ ၄
- သောကာနဲ့ အမျှဝေ့ရင် ၅
- မိဘကိုချိုစဲ့တဲ့ သာသယမီးစတွေ ၆
- အမေ့အတွက် ပပါနဲ့ ၇
- အနာထပ်တဲ့ ကျတဲ့မျက်ရည် ၈
- နှာအိုကြီး အရင်ထွက်ရသလို ၉
- မဲ့သေ မသေရစေနဲ့ ၁၀
- သူ့စိမ်းစတွေ အားကိုရ ၁၁
- ဉာဏ်နဲ့စောင့်ကြည့်နေ ၁၂
- တောင်ကြိုးဖဝါးအောက် ၁၃
- တားဖို့မရှာနဲ့ လူဗိုလ် ၁၄
- အရှုံးထဲက အမြတ် ၁၅
- အမေ့ကျော်းမူးဆပ် ၁၆
- ဘဝအဆင့် မြှင့်ပေါ်ခြင်း ၁၇
- သီလရှိသူကို ထူးပါ ၁၈
- ကိုယ်က အရင်ပြီးပြီ ၁၉
- မျက်ရည်သိမ်းတာရား ၁၁
- သောကြိုးတယ်ဆိုတာ မျက်ရည်သိမ်းတာပဲ ၁၂
- ပေါ်တွောကို သွားနဲ့ပေါင်းစပ်ခြင်း ၁၃
- သာစုခေါ်ပါ ကျော်းမူးရှင်မေးမေး ၁၄

မြတ်ကျေးဇူးဆပ်ဖြီလား

န့်စာတယ် ဘဂေတ္တ၊ အရဟတ္တ၊ သွားသွား



“ဝါသည် မှချေသေရမည် အာရိနိဂုံးသာ လိုပေးသည်”

ဤကဲ့သို့ မရထာနသုတေသနဝနာ ကမ္မာန်းကို
စီးပွဲနှင့်များကြရမည်ဟု၍ မြတ်စွာဘုရားကိုယ်တော်မြတ်
ကြီး ဟောကြားတော်မူခဲ့တဲ့ မရထာနသုတေ ဘာဝနာကမ္မ
ာန်းကို စီးပွဲနှင့်များကြယင်းဖြင့် လွန်ခဲ့သော ခုနှစ်ရက်
က ဘဝတစ်သွှန် ကျယ်လွန်အနိစ္စရောက်သွားသော ဘုရား၊
ကျောင်း၊ သို့၊ ရဟန်ဒါယိကားကြီး၊ ယယ်ဓတ်ကြီး အသက်
(၉၅)နှစ်ရှိ ဒေါ်သိန်းအား ရည်ရှိပြီးတော့ ယေဇာယရ ဓမ္မ
ပူဇာဖြင့် ယယ်ဓတ်ကြီး၊ ပရိသော်လည်းဘဲ ယယ်ဓတ်ကြီး
၏ ဂုဏ်ကျေးဇူးတို့ကို တတ်သိနားလည်ပြီး တုံ့ပြန်ကျေးဇူး
ဆင်သောအားဖြင့် ယေဇာသော ဤခုမွှေသာင်ကို ဆင်ယင်
ကျင်းပရာ ဤအာရိန်အခါတွင် ပူဇော်သင့် ပူဇော်ထိုက်
ပူဇော်အပ်ကုန်သော ဘုရားအမြတ်ဆုံးရတနာ၊ တရား
အမြတ်ဆုံးရတနာ၊ သံယာအမြတ်ဆုံးရတနာ၊ ရတနာတော်
မြတ်ဆုံးပါးတို့ကို သာဒ္ဓိရိကျိုး ထက်စုံမြို့၌ ရိုးရိုးမူဇော် ရှုံးဖြတ်

မာန်လျှော့ ကနိတော့ကြုံရတဲ့ ရတာနတ္ထာယ ပဏာမ ဂါရဝ
သတ္တစ္စ ကောင်းမွှေကုသိုလ်က် စေတာနာ သွှေ့ ပညာ
ဂီရိယတ္ထကြာင့် မိမိတို့အလိုဂိုရာ မြတ်နီးရာ တောင့်တရာ
ဖြစ်သော နိုဗ္ဗာန်သို့လည်းကောင်း၊ တစ်ထောင့်ငါးရာ
ကိုလေသာ အပုံစာတိ အလောင်စာတ်တွေ ကင်းရာ ကုန်ရာ
ချုပ်ရာ ဤမိုးရာဖြစ်သော နိုဗ္ဗာန်သို့လည်းကောင်း ယခွဲယချိ
မိမိတို့ ပြုလုပ်အားထုတ်ဆောင်ရွက်သော ဒါန သီလ စေတာနာကဲ့နှင့်
တက္က ဝိပသာနာဉာဏ်သည် မဂ်ဉာဏ်ကို ကျေးဇူးပြု၍
ပျော်မောက်ပြုနိုင်ကြတဲ့ ကိုယ်ဖြစ်ကြပါစေ”

ကျေးဇူးသပ်ပွဲ

ယခွဲသည် ... တရားပူဇော်မယ်နော် ... ဒီတော့
အားလုံးသော မိသာဒုများ အသက်သခင် ကျေးဇူး
ရှင် မိခင်ကြီး ရဟန်းအစ်မကြီး၊ ကျောင်းအစ်မကြီး၊ ဘုရား
အစ်မကြီး၊ သို့မဟုတ်မကြီး ဒီလို ဒီသေသာဂုဏ်ပုဒ်နှင့် ပြည့်စုံ
တဲ့ မယ်တော်ကြီး၊ သက်တော်ရည်မယ်တော်ကြီး၊ (၉၅)နှစ်
နှစ်တဲ့ မယ်တော်ကြီး ဘဝတစ်သွှန် ကျယ်ထွွန်အနိစ္စရောက်
သွားတာ ယနေ့ ခုနစ်ရက်ပြောက်သွားပြီ။ အဲလို ခုနစ်ရက်
ပြောက်တဲ့ညမှာလည်း အမျိုးမျိုးနဲ့ မိမိတို့ရဲ့ ကျေးဇူးရှင်
မိခင်ကြီးကို ဖရိုသည့်နောက်ပိုင်းမှာ သားကောင်သမီးမြတ်
တို့၏ ကျေးဇူးဆောင်တဲ့နည်းကို မြတ်စွာဘုရား သိဒ်လသုတ်မှာ
ပောထားထော်။

မိဘကျေးဇူးဆပ်ပူးခြေလား

ကျေးမွှေးမယ်က်၊ ဆောင်ရွက်စီပံ့၊ မွေခံထိုက်ဒေ
လူမှုဝေ၍၊ ဆောင့်လေမျိုးနှယ်၊ ဝတ်ဝါးသွယ်၊ ကျို့ဖွယ်
သားတို့တာ

ဆိုတဲ့ ဝတ္ထာရား သီရိလာသုတေသနမှာ မြတ်စွာဘုရား
ဟောတယ်။ မိဘနှင့်ပတ်သက်လာလျှင် သားသမီးတွေဟာ
ဝတ္ထာရားပါးပါးကို ဆောင်ရွက်ကြရမယ်တဲ့။ အသက်ထင်ရား
ရှိစဉ်ဝုန်းက ဝတ္ထာရားကာသုံးပါး၊ မရှိသည့်နောက်ပိုင်းမှာ
ဝတ္ထာရားကာနှစ်ပါး၊ အဲဒီဝတ္ထာရားတွေ ကို ဆောင်ရွက်ကြရမယ်။
မဆောင်ရွက်လျှင် ဝတ်ပျက်တယ်။ ဝတ်ပျက်လျှင် သီလ
ပျက်မယ်၊ သီလပျက်လျှင် အပါယ်ကျေမယ်။ အဲဒီဝတ္ထာရား
တွေကို ဆောင်ရွက်တဲ့အခါကျတော့ ဝတ်ကျတယ်။ ဝတ်ကျ
တော့ မိမိတို့မှာ မြှုလုပ်ဆောင်ရွက်ရမယ့် ဝတ်ကျပြီဆိုတဲ့
သီလတွေပြည့်စုံတယ်။ မြှုသင့် မြှုထိုက်တာတွေကို မြှု
ထားလိုက်တော့ ကုသိုလ်ကောင်းမှုတွေ ရတယ်၊ အဲဒီ
ကုသိုလ်ကောင်းမှုတွေဟာ လူနတ်နိုးဘုရား သုံးတန်သော
ချမ်းသာကို ပေးစေနိုင်တယ်၊ ရေစေနိုင်တယ်ဟဲ့။ မလုပ်လျှင်
အပြစ်ရှိတယ်။

အခြားအခြား ကုသိုလ်များက မလုပ်လျှင် ကုသိုလ်
ရရှိဘဲရှိတယ်၊ အပြစ်မရှိဘူး။ ဒီလုပ်ငန်းကတော့ မလုပ်လျှင်
အပြစ်ရှိတယ်တဲ့။ ခုန့်... ဝတ်ဆိုတာက မလုပ်လို့မရဘူး။
ဝတ်ပျက်လျှင် သီလပျက်၊ သီလပျက်လျှင် အပါယ်ကျတယ်၊
ဒါကြာ့... ယနေ့... ယနေ့သုပြုလုပ်တဲ့ ဓမ္မပူး

ပွဲကြီးဟာ မယ်တတ်ကြီး။ သက်တော်ရှည်ဖို့တဲ့ မိခင်ကြီး၊
မယ်တော်ကြီး ဒေါသိန်္တကို မနိုယ်ညွှန်ကိုပိုင်းမှာ လျှော့ဝေ
၍၍ဆိုတဲ့ ကောင်းမှုကုသိုလ်တွေ ပြုပြီးတော့ အမျှဝေကြ။
ဒါနကုသိုလ်တွေပြုပြီးတော့ အမျှဝေ၊ သီလကုသိုလ်တွေပြု
ပြီးတော့ အမျှဝေ၊ ယနေ့ညပြုပြီး အမျှဝေရမှာက ဓမ္မဒါန
ကုသိုလ်ထူးကြီးပဲ။

သမ္မဒါန ဓမ္မဒါန နိနာတိ ဆိုတဲ့အတိုင်း ရှိရှိသော
ဒါနကုသိုလ်တွေ သီလကုသိုလ်တွေ သမထကုသိုလ်တွေထက်
ဓမ္မဒါနကုသိုလ်သည် စိပြီးတော့ မြင့်မြတ်တဲ့ ကုသိုလ်ဖြစ်
တော့ အမြင့်ဆုံး အမြတ်ဆုံးကောင်းမှုကုသိုလ်တော်ကြီးကို
ဆရာဒကာတွေ တစ်ဦးနဲ့တစ်ဦး ကြောင်းကျိုးသက်ပြီးတော့
ယနေ့ ပြုလုပ်ခွင့်ရကြ၊ ဒီလိုဝမ္မဒါန ကုသိုလ်ထူးကြီး ပြုလုပ်
ခွင့်ရတာ ဘယ်သူ့ကြောင့်ရတာလည်းဆိုတော့ မယ်တော်
ကြီးအကြောင်း ပြုပြီးတော့ ရတာ။ ယနေ့ည အထူးအနေနဲ့
မယ်တော်ကြီး အကြောင်းပြုပြီး ဒီကုသိုလ်ကောင်းမှုကြီးကို
ရတာ။

အဲဒီ ကုသိုလ်ကောင်းမှုတွေကို တရားဟောတဲ့
ဘုန်းကြီးကလည်း တရားဟောတဲ့ ဓမ္မဒါနကုသိုလ်ရသလို
တရားနာတဲ့ ဒကာဒကာမတွေကာလည်း တရားနာခြင်းအား
ဖြင့် ဓမ္မကုသိုလ်ရ၊ အဲဒီ ဓမ္မကုသိုလ်ကို ဆရာဒကာတွေ
ပြုပြီးတော့မှ မယ်တော်ကြီးကို အာရုံစိုက်၍ အမျှဝေလျှင်
အဲဒီ အကြော်မားဆုံး ကျော်မှုဆပ်ခြင်းဖြစ်တယ်ဆိုလျှင် ယနေ့

မိဘကျေးဇားဆုတ်ပုံးပြီလား

ညတရားဖွဲ့ကြီးဟာ ကျေးဇူးဆပ်တဲ့ဖွဲ့ကြီး၊ မြတ်စွာဘုရား
ကိုယ်တော်မြတ်အလိုကျေအတိုင်း ကျေးဇူးကြီးလုပါတယ်
ဆိုတဲ့ မိဘများကို ကျေးဇူးဆပ်ချင်လျှင် ကိစ္စကျေအောင်
လုပ်ပေးပါ။ အာန္တာရေလို့ မြတ်စွာဘုရား မိန့်တော်မှသည့်
အတိုင်းပဲ အခုမရှိသည့်နောက်ပိုင်းများ တရားတွေနဲ့ ပူဇော်
ပြီးတော့ အပျော်ခြင်းဟာလည်းပဲ ဒါကျေးဇူးဆပ်ခြင်းဖြစ်
တယ်။

အသက်ထင်ရား ရှိစဉ်အခါတုန်းကလည်းပဲ တရား
တွေ့နာလို့ ဒါနတွေ့ပြုလို့ သီလာတွေ့ဆောက်တည်လို့ ဒီကိုစွဲ
တွေ့ကို ဆောင်ရွက်ခွင့်ရအောင် စီမံဆောင်ရွက်ပေးခြင်း
သည်လည်းပဲ အသက်ထင်ရားရှိတုန်းက ဒါ ကျေးဇူးဆပ်ခွင့်
ရလို့ ကျေးဇူးတွေ့ဆပ်ကြ မန္တာညွှန်ကိုပိုင်းကျေးထားလည်း
ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်၊ ပွဲဒါန
ကုသိုလ်တွေပြု၊ ပြုပြီးတော့ အမျှဝေခြင်းဖြင့်လည်း၊ အဲဒါ
မန္တာညွှန်နောက်ပိုင်း ကျေးဇူးဆပ်တယ်၊ မန္တာညွှန်လုပ်အကြောင်း
ပြုပြီး ရှိတဲ့ပုဂ္ဂိုလ်တွေက ကောင်းမှုကုသိုလ်တွေ တို့ပွားကြ
ရပါတယ်။ ဒါဟာ ယနေ့ဖွဲ့ဟာ ကျေးဇူးဆပ်တဲ့ပဲကြီးလို့ ဒီလို့
ခေါ်လို့ရတယ်။ ဒေဝါဒေသရှိတဲ့ ပြဿနာ ငါးပါးတွေကိုလည်း
သော်လို့မြန်မြတ်မြန်

အဲဒီ ကျေးဇူးဆင်တဲ့ ပွဲကြီးကနေပြီးတော့ ယနေ့
တရားနာနေကြတဲ့ ဒါယကာ ဒါယိကာမအပေါင်း သူတော်

ကောင်းတွေဟာ ဘာတွေ အမြတ်ထုတ်ကြရမလဲဆိုတော့
စောစောက သံဝေဂလျှေးကို ပုံဖော်သွားသေစို့ “တိသည်
ပုဂ္ဂသေရမည်” အခါန်ဖိုင်းသာ လိုတော့သည်” အားလုံးက
တစ်နေ့ သေကြုရတယ်။ မယ်တော်ကြီး (ဇူး)နှစ်ဆိုတာ
အင်မတန်ကို သက်တခိုးတွေကျော်ပြီးတော့ အနိစ္စတရား၊
သေခြင်းတရားနဲ့ ရင်ဆိုင်ရသလို ဘုန်းကြီးနှင့်တကွ္း အားလုံး
သော ဒကာ ဒကာမတွေက အဲဒီလောက်တိအောင် နေဖို့
ဘယ်လွှာပါမို့မလဲ။ မပျော်မှန်းကြော်ဗျား အဲဒီတော့ ရှုံးသွား
နောက်လိုက်ဆိုသလိုပဲ ကိုယ်လည်းပဲ တစ်နေ့ သေကြုရမှာ
ဒီတော့ သေတာသာ တစ်သက်တစ်ခါ သေ တဲ့နည်းဟာ
မဆန်းပါဘူး၊ မဆန်းသော်လည်း သေခြင်းတရားနဲ့ ရင်ဆိုင်
လာကြုမည်ဆိုလျှင် လောက်ကြီးမှာ လောက် သမုတ်နယ်
ပယ်မှာ တစ်ဦးနဲ့တစ်ဦး ဒါကတော့ မိဘမို့လို့ ဒါကတော့
သာသမီးမို့လို့ စနီးခင်ပွန်းမို့လို့ ညီအစ်ကို ဟောင်နှုမမို့လို့
ဆိုတဲ့ ရင်းနှီးမိမှုအပေါ်မှာ မူတည်ပြီးတော့ တစ်ဦးနဲ့တစ်ဦး
အားနာတဲ့ဆိုတဲ့ ပျော်နှာထောက်ထားတဲ့ အပိုင်းတွေ့ရှုပေမယ့်
သေခြင်းတရားနဲ့ သေမင်္ဂလာတော့ ဘယ်မျက်နှာကိုနှုမထောက်
ရင်းတဲ့ထဲလည်း မထောက်၊ စီမံးတဲ့လွှာလည်း မထောက်
ဘယ်သူ့ကမ မထောက်ဘဲနဲ့ အခါန်ကျေလျှင်ဖြစ့် သူ့လောက်ထဲ
အကုန်ပုံပြီးတော့ ထိုးအပ် ရတဲ့အတွက် ဘယ်သူ့မျက်နှာမှ
မထောက်တာကတော့ သေမင်းနဲ့သေခြင်းတရားပါလားလို့
ဒီလိုအတဲ့သွေ့ဗျားရှုမယ်။

အဲဒီလို့ နှလုံးသွေ့ဗျားတော့ ကျွေးသောလက်မဆန်းပါ၊
ဆန့်သောလက်မကျွေးမီ သေလို့မှုလို့တော့ အားလုံးသော

မိတ္တကော်မူး ဆင်ဗုံးပြီလား •

ဒကာ၊ ဒကာမထွေ နက်ဖန်ခါ၊ သန်ဘဲကိုခါ ကိုယ့်အတွက်
မသေပါဘူးလို့ ဘယ်သူမှ အာမခံချက်မရှိဘူး။ မသေနိုင်
ဘူးလို့ အာမခံချက်မပေးနိုင်ဘူး၊ ဂျွေးသောလက်မဆန့်မီ
ဆန့်သောလက်မကျွေးမီ သောနိုင်တယ်ခဲ့တော့ . . ."
ကောင်းပြီ။ အဲဒါကတော့ စာအတွဖတ်လည်းပဲ ဒီတရားတွေ
က တွေ့နေတာပဲ။ ဆရာတော်၊ သံယာတော် အရှင်မြတ်
တွေ တရားဟောတော့လည်း ဒီတရားတွေက တွေ့နေကြ
ရတာပါပဲ။

ဒီတော့ . . . တွေ့နေတာ၊ ဟုတ်ပြီ။ တွေ့နေတဲ့
တရားတွေမှာ ကိုယ်က ဘာပြန်စဉ်းစားရမလဲ ဆိုလျှင်တဲ့။
သေခြင်းတရားကာအတွေ့ ဟုတ်ပြီ။ ရင်ခဲ့ပိုင်ပြီ။ ကဲ သေခြင်း
တရားရင်ဆိုင်က ဘယ်လိုလုပ်ပြီး ရင်ဆိုင်ရမလဲ? ဒါ
ကိုယ့်ကိုယ်ကို မေးရတယ်။

ယနေ့ . . . မယ်တော်ကြီး သေဆုံးသွားတာဟာ
မိသားစုအတွက် မိခင်ကြီး ဆုံးရှုံးသွားသော်လည်းပဲ ဤ
အပေါ်မှာ ထပ်ဆင့်ပြီးတော့ အဆုံးရှုံး မခံရပါဘူး။ မိခင်
ကြီး ဆုံးရှုံးသွားလို့ နစ်နာတာကတစ်မျိုး။ အဲဒီနာက်မှာ
ထပ်ပြီးတော့ အဆောင်လိုက်ပြီးတော့ နစ်နာကြမယ်ဆိုလျှင်
ပိမိတို့အတွက်တာ တစ်ခါနှစ်ခါသုံးခါ ထပ်ပြီးတော့ နာပါ
လိမ့်မယ်။ ဒါ ဘာကိုဆိုလိုချင်တာလဲလို့ဆိုတော့ မိခင်ကြီး
ကတော့ သူ့အသက်အလိုင်းအခြားအားဖြင့် တားလို့ပရလို့
သူ့သေခြင်းတရားနဲ့ သူ့ကို စီစဉ်သွားတာ၊ သူ့ကံကနေ
သူ့ကိုဖြတ်တာ။

သေတဲ့အခါမှာ အသက်တစ်ဦးနှင့်လို့ သေတာနှိုးသယ်

ကံကိုလို သေတာရှိတယ်။ အသက်နဲ့ကံ ကုန်လိုသေတာ
ရှိတယ်။ ဥပဇ္ဈာဒကာကံနဲ့သေတာရယ်လို သေခြင်းတရား
လေးမျိုးရှိတယ်။ အဲဒီလေးမျိုးမှာ တစ်မျိုးမျိုးနဲ့ ဘယ်သူ့ပဲ
ဖြစ်ဖြစ် သေကြေရမယ်၊ အခု မယ်တော်ကြီးကတော့ သက်တော်
လည်းကုန်၊ ကံလည်းကုန်ပြီးတော့ အေးအေးဆေးဆေးနဲ့
သူ့ဘဝကို ပြုးပြုးလေးနဲ့ပဲ သေခြင်းတရားကို ရင်ဆိုင်သွားတဲ့
အတွက် ကျွန်တဲ့ပုဂ္ဂိုလ်တွေလည်း အတုနိုးရမယ် ကိုခြေတစ်ရပ်
ပညာတစ်ခု ရလိုက်တာပါပဲ။ အော် . . . ဒါတို့ အဲဒီလိုမှ
ဖြစ်ပါမလာ။ ဒါလည်းပဲ စဉ်းစားစရာ တစ်ခုဖြစ်တယ်။
ဖြစ်အောင်လို့ ကြီးစားကြရမှာပေါ့။

အေး . . . အဲဒီလို သေခြင်းတရားနဲ့ ရင်ဆိုင်တဲ့အခါ
ကျတော့ ဘယ်လိုလုပ်ပြီး ရင်ဆိုင်ကြမှာလဲ၊ ဒက္ခ-ဒက္ခမ
များ။ မိခင်ကြီး ဆုံးရုံးမှာကို အကြောင်းပြုပြီးတော့ နောက်
ထပ် အကျိုးမလိုက်ရအောင် ကိုယ်သတိသမ္မတ် ဥပမာဏ်
ရတယ်။ ခုနှင့် တစ်ခါ နှစ်ခါ သုံးခါထပ်ပြီးတော့ နောက်က
အဆင်လိုက်တယ်ဆိုတဲ့ အာမိပါယ်က မိခင်ကြီး သေဆုံးသွား
သည့်အတွက်ကြောင့် ကျွန်တဲ့ ပုဂ္ဂိုလ်တွေက ပူဇ္ဈားသောကာ
တွေ့ရောက်ကြ သောက ပရိဒေဝ ခုကွာ ဒေါမနာသာ-စိနိမိတာ
တွေ ပူဇ္ဈားသောတွေ စီတ်ဆင်းရဲတာတွေ ကိုယ်ဆင်းရဲတာ
တွေ၊ ပြင်းစွာယူပန်တာတွေ၊ ဒါကတော့ ပုထုဇ္ဇာ မှန်သမျှ
အကုန်ခံစားကြုံရတာ။ ဘယ်သူမှ ရရှာင်လို့မရတဲ့ကိစ္စာ။ ဒီ
နေရာမှာ ပိုပသာနာဥာဏ်၊ မဂ်ဥာဏ်ဆိုတဲ့ ပိုပသာနာဥာဏ်
ကိုသာ မိမိတို့ နှလုံးသွင်း မထားဘူးဆိုလျှင် သတိသမ္မတ်
မရှိဘူးဆိုလျှင် အဲဒီဒဏ်ကတော့ ပုထုဇ္ဇာတိုင်း အကုန်လုံး
ခံရမှာပဲ။

မိဘအနှစ်ခါးနာရထွေး

သောက်=ရိုးရို့တယ်၊ ပဒါဒေဝ=စိုးကြီးတယ်၊ ခုက္ခ=ကိုယ်ဆင်းခဲ့တယ်၊ ဒေါ်မနသာ=စိုးဆင်းခဲ့တယ်၊ ဥပါယာသ=ရှင်ထဲပူး၊ ပြင်းဖွားပန်းတော့၊ သောက်ကားနဲ့ ပြောရလျှင် ရှိပြီးမျက်းဆည်ကြတာပါပဲ။ အဲဒါကတော့ ဘယ်သူပဲဖြစ်ဖြစ် ဒါကတော့ ခံစားကြရမှာပဲ။

ဒီတော့ ကောင်းပြီ၊ အဲဒီလို ခံစားနေတာဟာ တရား ကိုယ်ကောက်လိုက်လော့ . . . အနှစ်ချုပ်လိုက်ကြတော့ ဆိုရင် ဒီလိုခံစားနေတာဟာ သားသမီးတိုင်း ခံစားရမယ်။ ဆွဲမျိုးတိုင်း ခံစားရမယ်။ ရင်းနှီးတဲ့ ပုဂ္ဂိုလ်တိုင်း ခံစားရမယ်။ ကရဏာရှိတဲ့ ပုဂ္ဂိုလ်တိုင်း ခံစားကြရမယ်၊ ဒါကတော့ ပုထောင်တို့ရဲ့ ခံစားချက်ကို အဲဒီ ခံစားချက်ကို အရှုံးနဲ့ အမြတ် တွက်ကြရအောင်။ အရှုံးနှုံးအမြတ် တွက်လိုက်လော့ သောက ဆိုတာ စိတ်ထဲမှာ စိုးရို့တယ်၊ စိုးရို့တယ်။ ဘယ်လိုမှ ပြောမပြနိုင်လောက်အောင် ခံစားပြီး စိုးရို့ဝိနေကြား။

သောကောတီ ဒေါသော ဆိုတာ အဲဒါ ဒေါသဖြစ်တာ၊ ဖြစ်မှုပြစ်ရလေခြင်းနော် ဆိုတာမျိုးလို . . . အဲဒါ ဒေါသဖြစ်၊ ဒေါသဆိုတော့ . . . တရားကိုယ်ကောက်လော့ ဒေါသ ဆိုတာ အဲဒါ အကုသိုလ်စေတသိုက်။

ဒါကြောင့်နို့လို မြတ်စွာဘုရားဟောတဲ့ ပုံသေနည်းမှာ “ဒေါသနဲ့သေ ငဲ့ပြည် (ပြီ)၊ ရောက်အလေအကန်သာ” ဆိုတော့ အဲဒီဒေါသက အသေးပဲဖြစ်ဖြစ်၊ အကြီးပဲဖြစ်ဖြစ် သေသည်၏ အခြားမျွှန် မိမိငရဲရောက်မှာပဲ။ ဒီလိုဖြစ်လျှင် မိခင်ကြီး အကြောင်းပြု၍ (၁) သေဆုံးတဲ့ ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ကို

အကြောင်းပြုးတော့ ကျွန်တဲ့မိသားရုမှုံးက၊ အခွဲတွေ ပျိုးတွေက၊ ဒေကာဒကာမတွေက သောကတွေ ဒေါသတွေ ဖြစ်နေပယ်ဆိုလျှင် အဲဒါ မိမိအတွက် တစ်ခါအရှုံးထွက်သွားပြန်ရော်။ မိခင်ကြီး ဆုံးချုံးလို့ ကျေးမှုရင်ကြီး ဆုံးချုံးလို့ မရှိရနိုင် ဆုံးရှုံးတာက တစ်မျိုး၊ ထပ်ဆတိပြုးတော့ သူ့အကြောင်းပြုးတော့ ကျွန်တော်တို့၊ ကျွန်ပတို့၊ တပည့်တော်တို့က ငရ်ကို ထိုက်ဦးမယ်ဘူရား ဆိုတဲ့ အဝိပါယ်မျိုးဖြစ်သည့်အတွက်အကြောင့် ဒါ အင်မတန် နစ်နာတယ်။

တစ်ခါ ... တစ်ခါ ... သေလျှင်လည်းပဲ ငရ်ရောက်ဦးမယ်။ ယခုလည်းပဲ မိမိတို့ဟာ စိုးရိုးတာတွေ ပူဇော်၊ တာတွေ ဦးကြွေးတာတွေ စိတ်မချမ်းသာတာတွေ။ ရောက်ထိုက်တဲ့ သောကတွေ တစ်ခါတည်းမှုကို ... ဆင်းရဲလိုက်တဲ့ဖြစ်ခြင်း၊ ခုက္ခ၊ ဒေါမနေသာ စိတ်ဆင်းရဲတာတွေ ကိုယ်ဆင်းရဲတာတွေ၊ ပြင်းစွာပူပန်တာတွေ၊ နေမထို ထိုင်မထိုနဲ့ ဆင်းရဲလိုက်တာဆိုတော့ နှလုံးသွေးမှားသွားလျှင် တစ်ဦးတစ်ယောက်ကို အကြောင်းပြုးတော့ မရှိတဲ့ပုဂ္ဂိုလ်ကို အကြောင်းပြုးတော့ ရှိတဲ့ပုဂ္ဂိုလ်တွေမှာ ငရ်သွားမယ်ထို့ကိုယ့်ကိုယ်ကို ဆောင်ရွက်နေတာက တစ်မျိုး၊ ပစ္စာပန်လောလတ်လတ်မှာကို ရင်ထဲမှာ စိုးရိုးတာတွေ ပူဇော်၊ တာတွေနဲ့ ဦးကြွေးတာတွေနဲ့ ပြင်းစွာပူပန်နေတာဖြစ်တော့၊ အဲဒီတရားတွေက ထပ်ပြုးတော့ အပါယ်ကို သွားမယ့်တရားတွေဖြစ်တော့၊ ၁၇၅၇ နှလုံးသွေးမှားသွားမယ်ဆိုလျှင်ဖြင့် တစ်ကြို့ပို့သာ နှိုးကြို့ပို့သာမဟုတ်ဘဲ၊ အကြို့ကြို့ အခါခါ နစ်နာသွားပြီ။

မိမိမှာတည်းပဲ အဲဒီလို နှစ်နာရွားသလို မရှိသည့်
နောက်ပိုင်း သားသမီးများ၏ ဝတ္ထာရားက လူမျှဝေါ်ဆိုတဲ့
ဝတ္ထာရားက မလုပ်လို မရဘူး။ မလုပ်ချင်လည်း လုပ်ရမယ်
လုပ်ချင်လည်း လုပ်ရမယ်။ အဲဒီအလုပ်ကို မလုပ်ဘူးဆိုတဲ့
ပုဂ္ဂိုလ်သည် သားသမီးရဲ့ ဝတ်ပျက်တယ်၊ စောစောက
ပြောသလို ဝတ်ပျက်လျှင် သီလျှောက် သီလျှောက်လျှင် အပါယ်
ကျမှား၊ ကျန်တဲ့ ဘုရားဆွဲးတော်ကပ်တာက ဆွမ်းတော်
မကပ်လို ငရဲမကြိုးပါဘူး။ ဆွမ်းတော်ကပ်လျှင် ကုသိယ်
ရတယ်။ ယခုလို ဝတ်ကျတော့ မလုပ်လိုရှိလျှင် အပြုံ
ရှိတယ်။ လုပ်လိုရှိလျှင် ကိုယ့်အတွက် ကုသိယ်ဖြစ်တယ်၊
လူနှစ်နှစ်ဗာန် သုံးတန်သော ချမ်းသောကိုရတယ်။ မလုပ်လျှင်
ဖြင့် ဝတ်ပျက်လျှင် သီလျှောက်တယ်ဆိုတော့ အပါယ်ကျမယ်
ဆိုတော့ ဒါဟာတော့ အလေးထားရမယ့်ကိုစွဲ ဖြစ်တယ်။

သောကနဲ့ အမျှဝေးရှင်

အဲတော့ ယနေ့ ဒီကုသိယ်ကောင်းမှုတွေကို ပြုပြီးတဲ့
အခါကျထော့ စောစောက သောကပရီအဝိတ်တွေနဲ့ မိမိ
တို့က ကုသိယ်ဝေါ်လုပ်၊ ဒါနတွေလုပ်၊ သီလတွေ ဆောက်
တည်ပြီးတော့ စိတ်မချမ်းသောစွာဖြင့် လုပ်ရတယ်။ သောက
ပရီအဝေါ်လုပ်တဲ့ ဒါနသီလဟာ... သောကပရီအဝိတာ
က အပါယ်ဆိုင်ရာ အကုသိယ်တရား၊ ဒါန သီလ ဘာဝနာ
က ကုသိယ်တရား၊ ကုသိယ်တရားနဲ့ အကုသိယ်တရား
ရောသွားပြီးတဲ့ ဒါကို စာအလို မိသောကုသိယ်လို ခေါ်တယ်။

ဘန်းကြီးတို့ ကျေးစူးရှင် မိုးကုတ်ဆရာတော်ဘုရား
ကြီးက အဲဒါ အဖြူနဲ့အမည်း ရောတာပါဆိုတော့ ရပ်သူ
ရွာသားတွေ ပိုနားလည်သွားတယ်။ ဒါန သီလာ ဘာဝနာ
ကောင်းမှုကုသိုလ်တွေပြုတာက အဖြူကံ၊ စိတ်ဆင်းရဲတာ
တွေ ကိုယ်ဆင်းရဲတာတွေ ပြင်းစွာပုံပန်မျက်ချည်ကျတာတွေ
စိတ်မကောင်းဖြစ်တာတွေက အဲဒါ အမည်းကံ၊ ဒါအပါယ်ကျ
မယ့်ကံ၊ အဲဒီ အဖြူကံနဲ့ အမည်းကံ ရောသွားလျှင် ဘာ
အကျိုးပေးမလဲ၊ အကျိုးပေးပြောင်သွားပြီတဲ့။ ဆင်ဖြူတွေ
နှင့်၊ ငရဲမင်းကြီး၊ အကျိုးပေးမယ်ဆိုတော့ . . . အော်
မရှိတဲ့ ပူးကျိုလ်ကို အကြောင်းပြုပြီတော့ ကျန်တဲ့ပူးကျိုလ်စွောက
တယည်းတော်တို့ ဆင်ဖြူတော်ကြီး ဖြစ်လီးမယ်ဆိုတော့ အမှန်
က တို့ရွှေ့နှုန်ဖြစ်အောင် ကိုယ့်ကိုယ်ကို လုပ်တာ။ ဈွေနှင့်
ကြီးဖြစ်မယ်ဆိုလည်း ကိုယ့်ကိုယ်ကို တို့ရွှေ့နှုန်ဖြစ်အောင်
လုပ်တာ။ ငရဲမင်းကြီးဖြစ်လီးမယ်ဆိုတော့ ငရဲမင်းသာပြောတာ
သူလည်း ငရဲခံရတာပါပဲတဲ့။

အဲဒီတော့ လူဘာဝကနေပြီးတော့ တစ်ဆင့်အောက်
ကိုနိမ့်ပြီးတော့မှ တို့ရွှေ့နှုန်ဖြစ်မယ်၊ ငရဲကျုမယ်ဆိုတဲ့ အလှပ်
မျိုးတွေကို မလှပ်အောင်လည်း လုပ်နေဘီသကဲ့သို့ အဲဒီ
အကျိုးတွေကို ပေးတော့မယ်ဆိုတော့ ဒီလို ကုသိုလ်စကာင်းမှု
တွေပြုပြီး ဘယ်လိုလုပ်ပြီး အမျှဝေဝါးရမလဲ။ အမျှဝေလို့
မရနိုင်တော့ဘူး။ မှုဒ္ဓဘာသာတွေမှာ သိပ်အရေးကြီးတဲ့ ကိုစွဲ
ဖြစ်ပါတယ်။ ဒါအရေးအကြီးဆုံးကိုစွဲပါ။ အမျှဝေလို့ကို
မရဘူး။

ရိတ္တကျွေးဇ်ဆင်ဖူးပြီလား

အဲဒါကြာင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ သတိဓာတ်
သွားမယ်ဆိုလိုပါလျှင်ဖြင့် ခုန် သောကပရှိအောင်တွေ ဝင်လာ
တာပဲ။ ဝင်လာတာနဲ့ အကုသိုလ်တွေ ဖြစ်တာပဲ၊ အဲဒီတော့
ကျေးမှုးရှင်ကြီး ဆုံးရှုံးရတဲ့အထဲမှာ ထပ်ပြီးတော့ မိမိတို့
အကုသိုလ်တွေ ထပ်ဖြစ်ပြီးတော့ ကြာရှုံးမယ်ဆိုလျှင်
တစ်ပဲပေါ်ခုစ်ပူဆင့် တစ်ရှုံးပေါ်ခုစ်ရှုံး ဆင့်သွားမယ်ဆိုလျှင်
ကိုယ့်ဘဝ အင်မတန် အရှပ်ဆိုး အကျဉ်းတန်တဲ့ အနေ
အထားမျိုးဖြစ်သွားမယ်၊ အဲဒီလိုပဲဖြစ်ရအောင် မိမိတို့က
ဘာလုပ်ရမလဲလို့ ဆိုတော့-

မိဘကိုချစ်တဲ့ သာမေးမြဲတွေ

ဒါသည် မှုချေသေရမည်။ အချိန်ပိုင်းသာ ထိုတော့ သည်။ အောင် ဒါတို့လည်း သေကြံရမှာပါလား! ဒါတို့လည်း သေကြံရမှာပါလား! အဲဒီကဲ့သို့ သေခြင်းတရားကို မိမိတို့က ဆင်ခြင်းပြီးတော့ ကိုယ့်ကိုယ်ကို နှင့်သွေးလိုက်ဖယ်ဆိုလျှင် သူ့အသေကို ကြည့်တာထက် ကိုယ့်အသေကိုယ် ပြန်ကြည့် လိုက်လျှင် ... အောင် မရတာနှင့်သာတိ ဘာဝနာဖြစ်သွား တယ်။

အဲဒီ ဘာဝနာကုသိုလ်ဆိုတာက ဒါနကုသိုလ် သို့လ ကုသိုလ်တွေထက် ပိုပြီးတော့ မြတ်တယ်။ အဲဒီလို အမြတ်ဆုံး ကုသိုလ်ဟာ “အောင် ယနေ့ ဒါတို့ မိခင်ကြီးအကောင်းပြု ပြီးတော့ ဒါတို့ ဘာဝနာကုသိုလ်တွေဖြစ်ပါလား။ အဲဒီဖြစ်တဲ့ ဘာဝနာကုသိုလ်ဖြင့် မိခင်ကြီးရောက်ရာဌာန ဘုံးဘဝက ဝမ်းပြောက်ဝမ်းသာ သာစုခေါ်ပါ” လို့ အမျှဝေလိုက်လျှင် သားကောင်းသမီးမြတ်တွေရဲ့ ပေးဝေတဲ့ ကုသိုလ်ကောင်းမှု ကို “အောင် . . . ဒါတို့ သားသမီးတွေက ငါအပေါ်မှာ အတော်ချစ်တာပါလား (အရပ်စကားနဲ့ပြောလျှင်) အတော် မေတ္တာဘယ်တော်လား”၊ ဒီတော့မှ ဝမ်းပြောက်ဝမ်းသာ သာစု ခေါ်တယ်။

အမောအတွက် မပူနဲ့

အဲဒီလို သာစုခေါ်လိုက်လျှင် ရောက်ရာဌာန ဘုံးဘဝ မှ တစ်ဆင့်ထက်တစ်ဆင့် မြင့်သာယက်မြင့်တဲ့ အကျိုးတရား ကို ခံစားရပါတယ်လို့ ပေတာဝါဘူတ္တာင် မြတ်စွာဘုရား မိန့်မှာ

မိဘကျေးဇူးဆင်ပူးပြီလား

တော်မှုထားချက်ရှိပါတယ်။ အဲဒီတော့ ဒီနေရာမှာ ဘာတစ်ခု သံစွေကယူရမလဲလို့ခို့တော့ သေသူအကြောင်းပြုခြုံတော့ ရှင်သူများက ကုသိုလ်သံစွေက ပွားကြရမှာက အခု မယ် တော်ကြီးက သေခါနီးကာာလမှာ သူရဲ့ ဒါနတော်တွေ သူရဲ့ သီလတော်တွေ သူရဲ့ဘာဝနာတော်တွေ နှလုံးသွေးပြုတော့ သတိမမေ့ဘဲနဲ့ (သတိမမေ့ဘဲနဲ့) မိမိက စိဉာဏ်ချုပ်ရတယ်။ အဲဒီလို့ သတိမမေ့ဘဲနဲ့ ဒါနအားတွေ့ သီလအားတွေ့ အထူး သဖြင့် သမထ စိပသာနာအားတွေ့နဲ့ စိဉာဏ်ချုပ်သွားတဲ့ ပုဂ္ဂိုလ်များ အင်မတန်ထူးခြားတဲ့ အသွင်အပြင်လေးတွေ ဖြစ်တတ်တယ်။ အဲဒါကို ဘုန်းကြီးတဲ့ ဆရာတော်ဘုရား များကအားလုံး မြန်မာနိုင် ဒကာ၊ ဒကာမတွေ နားလည် အောင်ဆိုပြုးတော့ လွယ်လွယ်ကူကူ နားလည်တဲ့ စကားနဲ့ ပြောသွားတယ်။

“မြို့မြို့မရှိ၊ မြို့ကတိနှင့်၊ သတိမမေ့၊ ချိန်နှုန်းသီပြန်၊ မျက်လှန်ကြောစွဲ မရှိဘဲလျှင်၊ သေလည်းမတောင့်တင်း၊ ပုပ်နဲ့က်းသည်၊ ကျိုးရင်းစိပသာတန်ခိုးတည်း”တဲ့ ဒီနေရာမှာ စိပသာနာရဲ့ တန်ခိုးတရားကို အဲဒီလို့ ပြောတယ်။ စိပသာနာတန်ခိုးတင် မဟုတ်ပါဘူးတဲ့၊ သမထ အားထုတ်ထားရလို့ စိတ်ကလေးတွေ့ပြုမိလို့ ကိုယ့်မှာ တဒဂံ ကိုလေသာတွေ့ ပြစ်းပြစ်းနေတဲ့ ပုဂ္ဂိုလ်များလည်းပဲ ဒီအကျိုး တရားတွေ ထိုက်သည့်အားဝေါ်စွာ ခံစားရတယ်။ ဒီတော့ စိပသာညာ၏ တကယ်ရထားတဲ့ ပုဂ္ဂိုလ်များက ခုနာအကျိုး တရားတွေကို ခံစားရတယ်။

ဦးမြို့ဟရှိ၊ မြိုကတိနှင့်၊ သတိမမေ့ဆိုတာကို...ဟာ
အချို့အစိုးတွေ အဖွဲ့အတွေ သူငယ်ပြန်သွားပြန်ပြီ၊ ဟာ
သာယ်ပုဂ္ဂိုလ်တော့ သူငယ်ပြန်သွားပြန်ပြီဆိုတာ အဲဒါ သတိ
မမေ့သွားတာပဲ။ သတိမမေ့သွားတော့ ဘာဖြစ်တတ်သလဲတဲ့။
ပမာဒေါ မစွဲနော ပခံ၊ အပွဲမာဒေါ အမတံ ပခံတဲ့။
အပွဲမာဒေါ ဆိုတာကာ မမမေ့တော့ မပေါ့မထောက့် နေရာတာကာ
မှာ သတိရှိနေခြင်းသည်တဲ့၊ အမတံ-သေခြင်းကော်းသော
ပခံ-အကြောင်းပဲ ဆိုတော့ သတိရှိနေတဲ့ပုဂ္ဂိုလ်များ နိဗ္ဗာန်
ကိုရောက်စို့ ထမ်းပေါ်ရောက်နေတယ်တဲ့။ ပမာဒေါ မစွဲနော
ပခံ ဆိုတာ သတိမမေ့နေတဲ့ပုဂ္ဂိုလ်များရဲ့၊ သွားရာလမ်းခြိုးဟာ
သတိမမေ့နေတဲ့ပုဂ္ဂိုလ်များဟာတဲ့ ပစွဲနော-သေခြင်း၏ ပခံ-
အကြောင်းတည်းတဲ့၊ ဓမ္မဆကာ သေသေချာချာကို ဟောထား
တယ်။ အဲဒီ အသနာဓိကိုယူ၍ ယနေ့ မယ်တော်ကြီးကို
စံချိန်ထိုး ကြည်ထိုက်မယ်ဆိုလျှင် ဝိယာဉ်ချုပ်သွားသည်
ထိအောင် သတိမမေ့ဘားဆိုတော့ ဒါဟာ ကျန်တဲ့ပုဂ္ဂိုလ်တွေ
အတုန်ရမယ်။ နှုန်းပဲ အဲဒီထိုး သတိမမေ့အောင် ဘယ်လို
ကြီးစားရမလဲဆိုတာ မရှိတဲ့ပုဂ္ဂိုလ် အကြောင်းပြုပြီးတော့
ရှုတဲ့ပုဂ္ဂိုလ်တွေက ကိုယ့်ကိုယ်ကို သံဝေးယူပြီးတော့ ကိုယ့်
ကိုယ်ကို ကြီးစားရမယ့်ကိုစွဲဖြစ်ပါတယ်။ အဲဒီလို ဝိယာဉ်
ချုပ်သွားတဲ့အခါမှာလည်းပဲ ဘာမှ တွေ့နဲ့ခြင်းလိမ်ခြင်းမရှိ။
ပျော့ပျော့ပျောင်းပျောင်းနဲ့ ဒါတွေဟာ ဘုရားက ဒီလို စိတ်
ချရတဲ့ ပုဂ္ဂိုလ်များအတွက်သာ ဒီလိုအကိုရပ်စတွေ ရှိသည်
ဖြစ်ပေမယ့် အဲဒီလို အကိုရပ်တွေရှိလျှင် သူ့အတွက်ကတော့
ဘာမှ ပူဇွဲးမမန်ကြနဲ့၊ ဂုဏ်ယူကြတဲ့။ သေခြင်းကို ဝစ်း

မသာကြသော်လည်းပဲ အာမပေးသော်လည်းပဲ ဂို့ယ် တစ်နှစ်
သေတဲ့အခါမှာ ဝါတို့လည်းပဲ အဲခိုလိုဖိုး အဲခိုထက်သာအောင်
သေမှဖြစ်မယ်လို့ ကိုယ့်ကိုယ်ကို စဉ်းစားကြရမယ်။

အနာထပ်ကျတဲ့ ပျော်ရည်

ဒါကြာင့် သေခြင်းတရားနဲ့ တကယ်ရင်ဆိုင်တဲ့အခါ
မှာ ဝါတို့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ သေသူအကြောင်း
ပြီးတော့ ရှင်သူများကနေပြီး ဒါကို သတိသံဝေကွားကြ
ရပါတယ်။ ဒီတော့ ... သေဆုံးသွားတဲ့အခါမှာ အနာထပ်
ပို့စွဲကောဝါသုတေသနမှာ သေသာချာချာ ပော့ထားတာ
နိုတယ်။

ဘုရားကိုယ်တော်မြတ်ကြီးလက်ထက်က အနာထပ်ကို
ကျောင်းဒကာကြီး၊ သောတာပန်ကြီး၊ သူလည်းပဲ တစ်နှစ်
ကျောတာ့ နေမဇော်းဖြစ်၍ ရှင်သာဆိုပုံစွဲရာနဲ့ ရှင်မဟန်လာနဲ့
တိုက ရှင်အာန္တာရေးကဲ သွားကြဖို့ နှဲကျောင်းဒကာကြီး
လည်းပဲ နေထိုင်မဇော်း ပြစ်နေတယ်၊ ထူးမာမေးရအောင်
သွားကြဖို့။ ဟိုရောက်တဲ့အခါကျေတော့ ကျောင်းဒကာကြီး
အာဝာပသလွှာပတွေပြောပြီးတော့ ကဲ ကျောင်းဒကာ
အနာထပ်ကို သူဇွှေးကြီး ရောဂါဝေအနာခံစားနေတာ၊ အခု
ရောဂါဝေအနာက ဘယ့်နှယ်နေသလဲ? တိုးနေသလား?
ဆုတ်နေသလား?။ မသက်သာတူးဘုရား၊ ရောဂါဝေအနာက
ပို့ပို့ခံစားနေရပါတယ်ဟုရေား။ ဘယ်လောက်အယီ ပာပည့်
တော်ခံစားနေရသလဲဆိုလျှင်တဲ့ ... ပါးစပ်က ပြောဖို့
ခံစားရတာကို ပေါ်လှစ်အောင် ပြောရမယ့် စကားလုံး မရှိဘူး။

မိဘကျော်းဆင်ဖြူလား

သိဒ္ဓသီ၏ ဥပမာနဲ့ တပည့်တော် အောင်ပြီးလျှောက်ပါမယ်တဲ့ ဥပမာလေးနဲ့ အောင်ပြီးတော့ လျှောက်လိုက်၊ အားကောင်း မောင်းသနဲ့တဲ့ ယောက်ဗျားကြီးနှစ်ယောက်ဟာ ခေါင်းကို ကြိုးနဲ့ ဟိုဘက်ဒီဘက် နှစ်ယောက်ဆွဲပြီးတော့ တစ်အားဆွဲ လိုက်တဲ့အခါမှာ ခံစားနေရသလိုဆိုတော့ ဘယ်လောက် ခေါင်းတွေကိုက်နေတယ်ဆိုတာကို ဒါ ဘူး ပြောဖို့ စကားဝုံး ဟရိုလို့ ဥပမာနဲ့သာ လျှောက်လိုက်တယ်။

ဒါတင်မဟုတ်သေးဘူး ဘုရားဘဲ့၊ မင်ထဲမှာလည်းပဲ ရုန် တောော့ဆိုတဲ့ အမှုဓာတ်တွေ၊ ဝါယောဆိုတဲ့ လေတွေ ဟာ ဖောက်ပြန်လိုက်တာ ဘုရားတဲ့ ဖောက်ပြန်လိုက်တာတဲ့။ ဖောက်ပြန်တာလည်း မကပြောနဲ့ မြတ်စွာဘုရား အာသီးသော ပမာဏတွဲနဲ့ဟောထားတယ်။ ခန္ဓာကိုယ်ထဲမှာ ပထဲ့ တောော့ အာဖို ဝါယောဆိုတဲ့ တတ်ကြီးလေးပါးက မြှေ့ကြီးလေး ကောင်လို့ အင်မတနဲ့ အဆိုပြင်းထန့်တယ်၊ ကိုက်လိုက် လျှင် သေတာပဲတဲ့၊ အဲဒါကြောင့် ဘုန်းကြီးတို့ အကာ အကာမ တွေ့က ခန္ဓာကိုယ်ထဲမှာ ပထဲ့ တောော့ အာဖို ဝါယော ဓာတ်လေးပါးဆိုတာ မြှေ့ ရေ ၈၀ မီးပေါ့။ အဲဒါ အများ နားလည်တဲ့စကားနဲ့ အဲဒီ ဓာတ်လေးပါးက၊ ခန္ဓာထဲမှာ ဓာတ်လေး ပါးထဲက တစိုက်ခုချွှတ်ယွင်းလျှင် ဒါမြှေ့ကိုက်တာပဲ။ အဇား လွှန်ကဲလျှင်လည်း ဖျားတယ်၊ နာတယ်၊ မြှေ့ကိုက် တာပဲ။ ပြီးတော့ လေကလည်းပဲ လေဖြတ်ပြီးတော့ တစ်ခါ တည်း သေကြရတာပါပဲ။ အဲတော့ တောင့်တင်းပြီးတော့ သေကြရတာပါပဲ။ အမျိုးမျိုး ခါးလွှန် ဝေးလွှန် ပြီးတော့ သေကြရတာလည်း ရှိတာပဲ။ အဲဒါတွေက တကယ်တော့

မြှုပြုကြီးလေးကောင် ရင်ထဲမှာ ထိန်းသိမ်းထားတာ နှဲလည်း
အတူတူပဲ။

ရင်ထဲမှာ ထာယည်တော် ဘယ်လောက်အထိ ခံစား
နေရတယ်ဆိုတာ န္တားကို ကျွမ်းကျွမ်းကျော်ကျျင်းမြှုပ်နှံမှု ဖျက်တာတ်
တဲ့ န္တားသတ်ယောက်ရားသည် အရေပြားနဲ့ အသားချွဲကြေား
ထဲမှာ ပါးလှပ်စွာသော ဓားကေလေးနဲ့ လှပ်လှပ်၊ လှပ်လှပ်၊
လှပ်လှပ်၊ လှပ်လှပ် ထိုးနေလေဘို့သကဲ့သို့ တပည့်တော်
ရင်ထဲမှာ ခံစားနေရပါတယ်ဘူရားဆိုတော့ ဘယ်လောက်ထိ
လေတွေ အကြောတွေကို ထိုးခွဲပြီးတော့ ဘယ်လောက်ထိ
များ သောင်းကျိန်းနေပိုက်သလဲတဲ့။ ဒီခွဲန္တာထဲမှာ ခံစားနေ
ရတာ။ ဖျို့ညှပ်သည်းခံပြီးတော့ ဒီနေရာမှာ ရှု၊ သည်းခံ။
အဲဒောက်အထိ ခံစားနေရတယ်ဆိုတော့ ပို့က အနာထုပ်တ်
သူငွေးကြီး သေခါနီးကာလမှာ ခံစားနေရတော့ ဒီတော့မှ
ရှင်သာရိပုတ္တရာ ကိုယ်တော်မြှုတ်ကြီးက အော် ဒီအတိုင်း
ဆိုလျှင်တော့ နဲ့ သူငွေးကြီးတော့ နေရတော့မှာ မဟုတ်ဘူး။
သေမှာ သေချာသွားပြီလို ဆုံးဖြတ်တော်မူတယ်။ အဲဒီအခါ
ကျတော့ ဘာမှ တဗြားစကားတွေ ပြောမနေဘဲစဲ့ အရေး
ကြီးဆုံးဖြစ်တဲ့ ပို့သာနာဥာဏ်စုထံပါးကို ဟောလိုက်တာကို။
ပို့သာနာ ဉာဏ်ဆယ်ပါးကိုဟောတယ်။
အဲဒီလိုလည်း ဟောလည်း ဟောလိုက်ရော သူငွေး
ကြီး မျက်းရည်ကျပြီး ဂိုပါထောရော။ ဒီတော့ ရှင်အာန္တာက
သူက သောတာပန်ဆိုတော့ မသိဘူး ဟာ... သူငွေးကြီး
သေရမှာကြောက်လို့ပဲ ဂိုသလား၊ ပစ္စည်းဉာဏ်တွေကို ခွဲခွာ
သွားရမှာမို့ ဂိုသလား၊ ဆွဲတွေပျိုးတွေ သားတွေ သမီးတွေပဲ

မိဘကျော်မူးဆင်ဖူးပြီလား •

ခွဲခွာသွားရမှာမို့ပဲ နိုသလားလို့ အရှင်အာနန္ဒာက အဲဒီလို
ထင်ခဲ့တယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ သူဇူးကြီး ဘယ့်နယ်ကြောင့် နိုသလဲ၊ အဲဒါကြောင့်
လား? သေမှာကို ကြောက်ခွဲလိုလား မေးတော့ မဟုတ်
ပါဘူးဘူရားတဲ့။ တပည့်တော် သေမယ်ဆိုတာ သိပါတယ်။
ဒီအစိုးတန်လှပါတယ်ဆိုတဲ့ အရှင်ဘုရားတို့ ဝိပဿနာတရား
ဟာတဲ့ တပည့်တော်ကို အရှင်ဘုရားတို့ မဟောကြဘူးတဲ့။
အူကသဒ္ဓါတာရားနဲ့ သောဘာပန်ဖြစ်လာတဲ့ ပုဂ္ဂိုလ်ဆိုတော့
ဒါနာခန်း၊ သီလခန်းတို့ကိုသာလျှင် ရှုံးတန်းတင်ပြီးတော့
ဟောတယ်။ အနုလို ပို့ဆောင်ရေးတော့ တရားတွေ
က မနာရတ်သည့်အတွက်ကြောင့် တပည့်တော် အားမရ
လို့ ဝမ်းနည်းပြီးတော့ နိတာပါဘုရားတဲ့။ အောရွာ ကြောက်
လို့ မဟုတ်ပါဘူးတဲ့။ တပည့်တော် သောဘာပန်ကြီးပါတဲ့။
အဲဒါကြောင့် တပည့်တော်လျှောက်ထားခဲ့ပါရစေဘုရားတဲ့။

အရှင်ဘုရားများ နောက်ကို အလျင်းသင့်လို့ ကြိုက်ခဲ့လျှင် အားလုံး ခုနှစ်ရက်သားသမီး ဒကာ ဒကာမ
တွေ သတ္တဝါတွေကို ဝိပဿနာတရားတော့ ရှုံးတန်းတင်ပြီး
ဟောဖြစ်အောင် ဟောပါဘုရားတဲ့။ နားမလည်လိုရှိလျှင်
လည်းပဲ တစ်ရာဟောလျှင် တစ်ယောက်တလေ ကျတ်
တမ်းဝင်သွားလျှင်လည်းပဲ အမြတ်တွေက်ပါတယ် ဘုရားလို့။
အနာထပ်ရွှေ့ကောဝါဒသုတ္တန်ဘွှင် အနာထပ်ကိုသူဇူးကြီး
အဲဒီလို သူလည်းနိတယ်၊ ရှင်သာရို့တွေရာ ရဟန္တာကိုယ်
တော်မြတ်ကြိုက်ကို ဤကဲ့သို့ လျှောက်ထားတော်မူခဲ့တယ်။

ရှိပိုလိုချင်ဘာက သေခါနီးကာလမှာ ဘယ်လောက်
အထိ ခံစားနေရတယ်ဆိုတာကိုလည်းပဲ ဖော်ပြုသွားသလို
အရေးအကြီးဆုံးတရာ့သည်တဲ့ ပိုပသေနာတရား ဖြစ်တယ်။
အဲဒီတော့ ပိုပသေနာတရားက ဘယ်လောက်အထိ အားကိုး
ရသလဲဆိုလျှင် အခုလို အနာထပ်တူဖွေ့ကြီး သေခါနီး
ကာလမှာ ခေါင်းတွေကိုက်တယ်၊ ရင်ထဲမှာ မချို့မဆန့် ပုဂ္ဂိုလ်
တွေ၊ ခုနှစ် လေထိုးတာတွေ၊ ခုနှစ် ဓမ္မားနဲ့ကို အရေပြားနဲ့
အသားတို့ဝန်သလို အဲဒီလို ခံစားနေရတယ်ဆိုတော့ ဘုန်ကြီး
တို့ ဒကာ၊ ဒကာမများ ပိုးစားကြည့်ရမှာက၊ ဟုတ်ပြီ၊
အဲဒါက အနာထပ်တူဖွေ့ကြီး ခံစားနေရတာ။ အကယ်
လို့သာ ပိမိက အဲဒီလိုမျိုး ခံစားနေရမယ်ဆိုလျှင် ဘယ်လို
လုပ်ပြီးတော့ အဲဒါကို ရင်ဆိုင်မလဲ။ ဘယ်လိုလုပ်ပြီးတော့
ရင်ဆိုင်မလဲ။

သို့သော် ဒီက မကြောမရှိဘူး။ တစ်ခုမဟုတ် တစ်ခု
ကြောက်ကြောမှာ။ မကြောဘဲနဲ့ အသက်ထွက်သွားတဲ့ ပုဂ္ဂိုလ် (ပါ)
စိုးပြားချုပ်သွားတဲ့ ပုဂ္ဂိုလ်ဆိုတာ ပရှိဘူး။ အားလုံးက
အနည်းငြားအများပဲ။ တစ်ခုမဟုတ် တစ်ခုရုရွှေကတော့ ပိမိတို့က
ကြောက်ဆုံးကြောမှာ။ အဲဒီလို ကြောက်ဆုံးကြောမယ်ဆိုလျှင် ဘယ်လို
လုပ်ပြီးတော့ ရင်ဆိုင်ကြောမလဲဆိုလျှင် ရင်ဆိုင်နိုင်စွမ်း မရှိ
ဘူး။ ပိုပသေနာဘုလ်တို့သာ အားထွေတ်မထားဘူးဆုံးလို့ရှိလျှင်
ရင်ဆိုင်နိုင်စွမ်း မရှိဘူး။

ဘာဖြစ်လို့ ရင်ဆိုင်နိုင်စွမ်းမရှိသလဲဆိုတော့ ခုနှစ်
အနာထပ်တူဖွေ့ကြီးလို ခေါင်းတွေကိုက်လာပြီ၊ ရင်ထဲ
တွေမှာ မချို့မဆန့် ခံစားထာပြီ၊ အဲဒီအချိန်မှာ ပိမိရဲ့ ခံနိုင်

မိဘကျေးဇူးဆင်ပူးပြီလား

တဲ့စွမ်းအားဟာ ကိုယ့်ခြေထောက်ကိုယ် မ, မနိုင်၊ ကိုယ့်
လက်ထောင် ကိုယ်မ, မနိုင်တဲ့ အဲဒီလောက်ထိအောင် အင်
အာကျိန်စွားတဲ့အခါမှာ ခုနှစ်ပေါ်လာတဲ့ ရောင် ထောမာတွေ
ဘယ်လိုလုပ်ပြီးတော့ ရင်ဆိုင်မလဲ။ အသက်ထွက်တယ်
ဆိုတာက သက်သက်သာသာနဲ့ ဘယ်တော့မှုမထွက်။ မချိ
ဆန္တဖြစ်ပြီး မသက်မသာ ဖြစ်လိုသာလျှင် အသက်ထွက်ရ
တယ်။

အဲဒီလို အသက်ထွက်စလာက်အောင် ဖြစ်ပေါ်လာ
ခဲ့တဲ့ (အသက်ထွက်တယ်ဆိုတာ သမုတ်သစ္စာနဲ့ပြောတာ၊
တကယ်က ဝိညာဉ်ချုပ်တာကို ပြောနေတာ)။ ဒါ အများသုံး
တဲ့ခကား။ အသက်ထွက်တယ်ပဲ့။ တကယ်တော့ အသက်
လိပ်ပြာဆိုတာမရှိပါဘူး။ မရှိသော်လည်း သမုတ်အနေနဲ့
နားလည်းအောင်သာ တင်စားပြီးတော့ ပြောနေရတာ။ အဲဒီ
လို အသက်ထွက်တဲ့ အနေအထားဖျိုး ဖြစ်လာပြီဆိုလျှင်
မချိမဆန္တဖြစ်လာလျှင် ဘယ်လိုနည်းနဲ့မှ ရင်ပဆိုင်နိုင်ဘူး။
အမယ်လေး အဘဓလေး အော်ပြီး တွေ့နဲ့တာပျော်လိုပေး
တွေ့နဲ့ အဲဒီလို ဖြစ်လာပြီဆိုလျှင် ဒီတော့ သေခါနီးကာလမှာ
ဖြစ်ပေါ်တတ်တဲ့ သဘာဝ။ ကဲ ကမ္မာနိမိတ် ဂတိနိမိတ်ဆိုတာ
က မလာဘဲမရှိဘူး။ လာကိုလာတယ်တဲ့။ မြတ်စွာဘုရား
ဟောတယ်။

နွားအိုပြီး အရှင်ထွက်ရသလို

ကံဆိုတာက ဒီနေရာမှာ ဂရာကံ၊ အာသန္တကံ၊
အာစိုးကံ၊ ကုဋ္ဌတာကံဆိုပြီး င့်ပျိုးရှိတယ်။ ဂရာကံမရှိရင်

အောင်ဆန္ဒေသရာတော်

အာသန္တကံအကျိုးပေးတယ်၊ အာသန္တကံမရှိရင် အာစီဏ္ဍာကံ
အကျိုးပေးတယ်၊ အာစီဏ္ဍာကံမရှိပါမှ ကမ္မတ္တာကံဆိုတာက
အကျိုးပေးရတယ်။

အာစီဏ္ဍာကံဆိုတာက နေ့စဉ်နေ့တိုင်း ပြီမိတ္ထုပြုလာတဲ့
ဘုရားရှိခိုးတယ်၊ ပုတော်စိုင်တယ်၊ တရားစိုင်တယ်၊ ကောင်းမှု
ကုသိုလ်ဇွဲပြုတယ်၊ မေတ္တာရှိတယ်။ အဲဒီလို နေ့စဉ်နေ့တိုင်း
ပြုတဲ့ကောင်းမှုတွေဟာ သေခါနီးကာလဆိုတာ တစ်ခါတည်း
သူက အရိပ်လာထုတယ်။ အိပ်မက်မက်သလိုပေါ့။ အခု
ကျောင်းဆောက်နေလျှင်လည်းပဲ သေခါနီးကာလ ကျောင်း
ဆောက်နေတာပဲ။ တကာယ်တော့ ကျောင်းဆောက်နေတာ
မဟုတ်ဘူး၊ ဒီမှာ အိပ်ရာထဲ လဲနေတာ။ သို့သော် သူအာရုံ
မှာကို ကျောင်းဆောက်နေတယ်၊ ကမ္မနိမိတ်တွေ လာပေါ်နေ
တယ်။ ဘုရားတည်လည်း ဘုရားတည်တဲ့အတိုင်း ကမ္မနိမိတ်
တွေ လာပေါ်နေတာပဲ၊ အဓာတ်တာ မဟုတ်ဘူး၊ ပို့တုနိုက
တည်ခဲ့တာ။ ဆွမ်းကပ်လည်း ဆွမ်းကပ်တဲ့ ကမ္မနိမိတ်၊
သက်နီး လျှော်လည်း သက်နီးလျှော်တဲ့ ကမ္မနိမိတ်၊ နောက်
ခုံးမေတာ့ ပန်းမေတာ် ရောတော် ဖို့တော်ကပ်လည်း ပန်းမေတာ်
ရောတော်ကပ်တဲ့ ကမ္မနိမိတ်တွေ၊ ဘုရားရှိခိုးလည်း ဘုရား
ရှိခိုးတဲ့ ကမ္မနိမိတ်၊ ကောင်းတဲ့ကမ္မနိမိတ်တွေ လာပေါ်ဝေယ်။
နေ့စဉ်နေ့တိုင်း ပြုတာက အာစီဏ္ဍာကံ။

သေခါနီးကာလကျမှ ပြုလုပ်ဆောင်ရွှေက်ရတဲ့ကံက
အာသန္တကံလို့ခေါ်တယ်။ ဒီတော့ မြတ်ရွာဘုရားက ကံချို့
လျှို့ဗျားရဲ့ အကျိုးပေးပို့ကို ခြော့ဟောထားတယ်။

မိဘကျေးဇူးဆင်ပူးခြေလား

အာစီရွှေကံနဲ့ အာသန္တကံတွင် အာသန္တကံသည်
အင်မထာနိအင်အားကြီးတယ်တဲ့။ အာသန္တကံ အင်အားကြီး
တယ်။ ဒီတော့မှ ဘာနဲ့ ဥပမာဆောင်ပြီး ဟောထားသလဲ
ဆိုလျှင်တဲ့။ ဒါ အင့်ကထာကပေးတဲ့ ဥပမာလေးဆိုတော့
ပုံပြီးနားလည်စွဲယ်တယ်။ န္တာကျောင်းသားထားယောက်ဟာ
န္တားတွေကို ကျောင်းတယ်တဲ့။ န္တားပေါင်းမြောက်မြားစွာ
ကျောင်းတယ်။ စားကျောက်ကြီးထဲမှာ ကျောင်းလို့ ဉာဏ်အိပ်
တဲ့အခါကျတော့ န္တားတွေကို သွင်းလာတယ်။ သွင်းတဲ့အခါ
မှာ န္တားကောင်ရေတွေက အများကြီးဆိုတော့ န္တားဝယ်လေး
တွေ၊ န္တားအလတ်တွေ၊ န္တားအကြီးကြီးတွေ၊ အဲဒီလို့ ဉာဏ်
ဉာဏ်မြောင်ခါနီး ကိုယ့်န္တားခြေထဲသွင်းတဲ့ အခါကျတော့ န္တား
ဝယ်လေးတွေက ပြီးလိုက်လွှားလိုက်နဲ့ တစ်ခါတည်း ခြုထဲ
ကို အလျင်ရောက်တယ်။ သန်သန်မာမာရှိတဲ့ န္တားတွေက
လည်းပဲ အဲဒီလိုအလျင်ရောက်တယ်။ အိုမင်းမရွှေ့စုံရှိတဲ့
န္တားအိုကြီးတွေက နဲ့နဲ့ နဲ့နဲ့ နဲ့လာတော့ နောက်ဆုံးမှ သူတို့
န္တားခြေထဲကို ဝင်ရတယ်။ အားလုံး န္တားတွေခုံပြီးဆိုတော့ န္တား
ကျောင်းသားက ခြုတံခါးပိတ်လိုက်တယ်။ အဲဒီ ခြုတံခါးပိတ်
တဲ့အချိန်မှာ အဲဒီန္တားပျို့လေးတွေက ဟိုခြုံပဲ အတွင်းထဲ
ရောက်ပြီးတော့ ခြုံဝါး န္တားအိုကြီးက ရှုံးလည်း မတို့နိုင်
တော့ဘူး။ ဒီနားမှာပဲ ကပ်ပြီးတော့ အိုပိုလိုက်တယ်။ အပေါက်
ဝနားမှာ ကပ်အိုပ်တယ်။ မနက်မိုးလင်းလို့ န္တားခြေက န္တားတွေ
လွှတ်လိုက်ပြီးဆိုတော့ အပေါက်ဝနားကပ်အိုပ်တဲ့ န္တားအိုကြီး
က သူက ဦးဆုံးရှုံးကနေ ထွေကိုသွားတယ်။

ဒါက အဗြကထာဆရာ ဥပမာဆောင်ပြီးဟောတဲ့
ဥပမာ အဲဒီနှာတွေ နားအုံကြီးလို ပါပဲတဲ့။ သေခါနီးကာလ
မှာ ကပ်ပြီးတော့ ပြုတဲ့ကဲ့ဟာ အင်မတန်အားကြီးတယ်။
အာသန္တကဲ့လို ဒေါ်တယ်။ အာသန္တကဲ့=သေခါနီးကာလမှာ
ကပ်ပြီးတော့ ပြုတဲ့အားပေါ့။ တော့စောက အာမိဏ္ဍကဲ့တွေ
အားကောင်းလျှင်လည်းပဲ ခုန သေခါနီးကာလမှာ လာပြီး
တော့ ကဗျာနိမိတ်တွေ ပေါ်တယ်။ ဘုရားတည်နေတယ်,
ကောင်းဆောက်နေတယ်၊ ကောင်းမှုကုသိုလ်တွေ ပြုလုပ်နေ
တယ်၊ ပုဂ္ဂိုလ်နေတယ်၊ မေတ္တာနှင့်နေတယ်စသည်ဖြင့် အဲဒီဟာ
ယခုမလုပ်သော်လည်းပဲ အိမ်ရာထဲမှာ ပက်လက်လှန်နေတုန်း
ယခုလုပ်နေဘိသကဲ့သို့ အားထုတ်နေဘိသကဲ့သို့ ချက်ချင်း
လာပေါ်တာက ကဗျာနိမိတ်လို ဒေါ်ပါတယ်။ အဲဒီ အာသန္တကဲ့
ဒါန်သီလ ဘာဝနာတွေ ကို အင်တိုက်အားထိုက်နဲ့ တစ်ခါ
တည်းလုပ်၊ ပြုလုပ်ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်က ဒီတွေ သေခါနီး
ကျ လာပြီးတော့ ဟိုက ဂတိနိမိတ်က ဘာနိမိတ်တွေပြုလဲလို
ဆိုတော့တဲ့ နတ်ရထားတွေဆိုကိုဘာတယ်။ နတ်သား နတ်သမီး
တွေ အခြေအစုံတွေနဲ့လာပြီးတော့ ဒေါ်သွားတယ်။ နတ်တုံ့နတ်
နန်းကို ရောက်သွားတာတဲ့ အဲဒီက ခုန အာမိဏ္ဍကဲ့ ကောင်း
မူတွေများတဲ့ပုဂ္ဂိုလ်များ။

မူသေရစွဲ

ဟိုဟိုဘက် ဂတိနိမိတ်က နတ်ဂတိနိမိတ်တွေ၊ လူ
ဆိုလည်း လူချမ်းသာဂတိနိမိတ်၊ နတ်ဆိုလည်း နတ်ချမ်း
သာ ဂတိနိမိတ် အဲဒီတွေ ပေါ်ပြီးတော့ ဒီက ဝိဉာဏ်ချုပ်

တာနဲ့ တစ်ပြိုင်နက် သီတာက နောက်ကျပြီးတော့ နတ်
ဖြစ်တာ အလျှင်ဖြစ်နေတယ်တဲ့။ ဒါကတော့ အာစိန္တက်
နဲ့ အာသန္တက်ပါ။ ကောင်းမှုကုသိုလ်ဘက်ကာ။

ဒီတော့ မိမိတို့က ငါ ဒါနထွေ ဘယ်လောက်အားကို
ရလောက်အောင် ပြုထားပြီးပြီလဲ ကိုယ့်ကိုယ်ကို ပြန်မေး
ရတယ်။ သီလကိုလည်း အားကိုးရလောက်အောင် ဘယ်
လောက်စဆာက်တည်ထားပြီးပြီလဲ။ သမထပ်ပသုနာတရား
တွေကိုလည်းပဲ ဘယ်လောက်ထိအောင် ငါဘဝ စိတ်ချေရ
လောက်အောင် အားထုတ်ထားပြီးပြီလဲလို့ ကိုယ့်ကိုယ်ကို
ပြန်ပြီးတော့ ဆန်းစစ်ပြီးတော့ မေးရတယ်။

ဒါနလည်း အားမကိုးရသေား၊ သီလလည်း အားမကိုး
ရသေား၊ သမထပ်ပသုနာလည်း အားမကိုးရသေးသူးဆိုလျှင်
ဒေါ်-အဲဒါ တော်တော်ကြောက်စရာကောင်းတယ်။ ဘာဖြစ်
ထို့ ကြောက်စရာကောင်းသေလဲဆိုတော့ ခုနကာ ပြောခဲ့တဲ့
ဘယ်သူမှ မသေတဲ့သူ မရှိဘူး။ တရားဟောတဲ့ ဘုန်းကြီး၊
တရားနာတဲ့ ဒကာ ဒကာမ တစ်နဲ့ သေခြင်းနဲ့ရင်ကို
ရင်ဆိုင်ရမယ်။ ဒီမှတ်တိုင်က ကျော်လို့ကို မရဘူး၊ တွေ့ကို
တွေ့ရမှာ။ ကဲ့... ဒီတော့ ကောင်းပြီ၊ သေခြင်းနဲ့ ရင်ဆိုင်
ပြီဆိုတော့ စောစောက ပြောသလို မြှေ့လေးကောင် အကိုက်
မခံရပဲနဲ့ သေတဲ့ မသာရယ်လို့ မရှိဘူး။ ကိုက်ပြီ၊ စောစော
က အနာထပ်ထုနွေးကြီးလို့ ခေါင်းတွေကကိုက် ပိုက်တွေ
ကနာ၊ တစ်ခါတည်း ဒီမှာ သွေးကြောတွေပေါ်ကို အမျိုးမျိုး
မချိမဆနဲ့ ရင်ထဲမှာ ခံစားနေပြီဆိုလျှင် ဘုန်းကြီးတို့ ဒကာ
ဒကာမတွေ အခုခိုတ်ကြားလေးနဲ့ တွေးပြီးတော့ အနာဂတ်ကို

ပျော်မှန်ပြီး ခံစာကြည့်လိုက်စမ်း၊ ဘယ်လိုနည်းနဲ့မှ ဖံ့းလား
နိုင်တော့ဘူး။

အဲဒီလို မခံစားနိုင်ဘူးဆို ဘာဖြစ်ပလဲ။ ဒေါသဖြစ်၊
ဘယ်ဘူး၊ ဒေါသဖြစ်လဲ။ ဘယ်ဘူးမှ မဟုတ်ဘူး။ ကိုယ့်ခန္ဓာ
ထဲမှာရှိနေတဲ့ ပထိစိတေဇာ ဝါယော အာပေါ် ဓာတ်ကြီး
လေးပါးရဲ့ ဟောကိုပြန်တော့ မချိမဆန့်နဲ့ ဒုက္ခဝေဒနာတွေ
ဖြစ်တော့ အဲဒီဒုက္ခဝေဒနာကို မခံနိုင်လို့ ဒေါသဖြစ်တာ။
တွေ့နိုင်ပြီးတော့ ဒါ အလိုမကျတော့ ဒေါသတွေ ဖြစ်တာ။
အဲဒီအချိန်ဖြစ်တဲ့ ဒေါသက ကိုယ့်ခြေလည်း မလှုပ်နိုင်၊
ကိုယ့်လက်လည်း မလှုပ်နိုင်၊ ထလည်း မပြေားနိုင်၊ စကား
တောင် ကျယ်ကျယ်မပြောနိုင်တဲ့ အနေအထားမျိုးပြစ်ပြီး
တော့ သူများထဲမှ ထိုင်မှထရတဲ့ဘဝ၊ သူများ ထမင်းခွံ့မှ
စားနိုင်တဲ့ ဘဝပျို့ကို ရောက်သွားပြီး၊ ဘက်ပေါင်းစုံ အား
တွေက နည်းကုန်ပြီး။

အဲဒီလိုအချိန်အခါများ ရောက်ဝေဒနာတွေက ခံနိုင်
ရည်မရှိတော့ များများကြီးဖောက်၊ မခံနိုင်လောက်အောင်
ဟောက်ပြီး၊ အဲဒီဟောကိုပြီးတဲ့အခါကျတော့ အဲခါက အလိုမကျ
တော့ ဒေါသဖြစ်တယ်။ အော် ဒီပုဂ္ဂိုလ် သေခါနီးကာလ ဒေါသတွေဖြစ်နေ။
ဟောစောကာ မဖြစ်ပါဘူးတဲ့ ခုမှ သေခါနီးကာလကျမှ ဒေါသ
ဖြစ်နေတာ။

ဘာဖြစ်လို့ ဒေါသဖြစ်တာလဲ။ ဖြစ်ပေါ်လာခဲ့တဲ့ ဓာတ်
လေးပါးတွေ ဟောကိုပြန်နေတာကို မခံနိုင်လို့ ဒေါသဖြစ်တာ။
အဲဒီပုဂ္ဂိုလ် သေခါနီးကာလ ဒေါသဖြစ်တော့ ဟိုဟက်က

မိဘကျေးဇူးဆပ်ပူးပြီလား

ဂတ္တနိမိတ်က ဘာလာလဲလို့ဆိုတော့ ခွေးနက်ကြီးတွေကဆဲ့၊ ငရဲမီးတွေကတောက်၏ ခွေးနက်ကြီးဆိုတာဟာတဲ့ အဲဒီမှာ ကျိုးကိုမှာ ပြထားတာက အိမ်ခွေး လောက်မဟုတ်ဘူးတဲ့၊ နွားလောက်ကြီး ကျွဲ့လောက်ကြီး ဆိုတော့ ခွေးနက်ကြီးတွေက သူ့မျက်စိထဲမှာမြင်တယ်၊ အာရုံထဲမှာ မြင်တယ်။ အနားကအေ လာပြီးတော့ ပါးမပ်ကြီးမြဲပြီးတော့ သွားကြီးကျေကျွဲ့နဲ့ တစ်ခါ တည်းမှုကို လာဆွဲလိုက်တော့ အဲဒီပုဂ္ဂိုလ်က ကြောက်လနဲ့ ပြီးတော့ တွန့်လိုခို့သွားတာမျိုးတွေ၊ သေားလူတွေကတော့ မဖြင့်ပါဘူးတဲ့။

တစ်ခါတည်း တွန့်ကျွဲးပြီးတော့ အောက်ဟစ်ကာ တွေ ဖြစ်ကုန်ရော့၊ အဲဒီလို သေခါနီးကာလ ဖြစ်လာတော့ ဒိုဂုဏ်လ် မသက်သာဘူး၊ မခံနှင့်တော့ဘူး၊ မခံနှင့်တာ တရားကိုယ်ကောက်တော့ ဒေါသ၊ ဒေါသကြောင့်လည်း ဟိုဘာက်က ခွေးနက်ကြီးတွေကဆဲ့၊ ငရဲမီးတွေကတောက်၏ အဲဒီလိုတောာက်တဲ့ အချိန်မှာ သေားကနေပြီးတော့ ကြည့်နေတဲ့ သားတွေ သမီးတွေ မြေးတွေ မြစ်တွေ ဘယ်သူမှ မကယ်နှင့်ဘူး။ ဒါကြောင့် ဆရာတော်ဘုရားကြီးများက-

“တကယ်အရေး တကယ့်သေး ဘယ်သွေး ဘယ်သား မကယ်နှင့်”တဲ့ ဘယ်သူမှ မကယ်နှင့်ဘူး ကိုယ်ဖြစ် ကိုယ်ခံပဲ့၊ အဖေဖွဲ့လည်း အဖေ၊ အဖေဖွဲ့လည်း အမေ၊ သားဖြစ်လည်း သား၊ သမီးဖြစ်လည်း သမီး၊ အီး လည်း အနီး၊ ခင်ပွန်းလည်း ခင်ပွန်း၊ ကိုယ်ဖြစ်ပေါ်တဲ့ ဝေအနာတွေကို ကိုယ်ပေးခံတာယ်။ သူ့များက ပုံးပွဲပြောစီး ပြီးတော့ ခံစားလို့မရဘူး၊ ဒါကြောင့်နဲ့ တကယ်အရေး တကယ်

ဖြစ်လာလျှင် ဘယ်သူမှ မကယ်နိုင်ဘူးတဲ့။ ကိုယ့်ကိုယ်ကို သာလျှင် ကယ်ဆယ်ရာ၊ ကိုယ့်ကိုယ်ကိုယ်သာလျှင် အောက္ခာရာ အစဉ်အပုန် ဖြစ်ပါတယ်။

အေး အဲဒါက္ခာင့် အဲဒီလို ဂတိနိမိတ်တွေ ဖြစ်လာ
ထဲ အချိန်အခါမှာ ဒီနေရာမှာ မြတ်စွာဘုရားက ဘာဟော
လဲလို့ဆိုတော့ -

ଠରୁ ହେଲୁଣେ ମା ପରାତଟ୍ଟା ମା ପଢ୍ହା କିପରି
ବ୍ୟାକିଙ୍କା ଆଯଁ ଦେଇ ଆଖୁକୁ ଆଖୁବାବାକ୍ଷି॥

ဒီအသနာစဉ်ကို ဘရာဇ်ကျဟာကြားလိုက်တယ် အဲဒါ
က ဘာလဲလိုခဲ့တော့ ဘီကျပေး ချုပ်သား ချုပ်သမီးတို့။
စရွယ်၊ သမထဝိပသနာတရားကို ပွားများအားထုတ်ကြုံ။
မာ ပမာဒ္ဓာ သားဒရေးသမီးရေး၊ စီးပွားရေး၊ ဂျုံးရေး
ရာတွေကို ရှုံးတန်းတင်ပြီးတော့ မေ့မနေကြခဲ့။ မာ ပစ္စာ
ဝိပဋိသာရိနော်၊ အဲဒီလိုများ မေ့လျှော့နေမယ်၊ ဒါနပြုစိုး
မေ့နေမယ်၊ သီလဆောက်တည်ဖို့ မေ့နေမယ်၊ သမထတရား
ဝိပသနာတရားတွေကို ပွားများအားထုတ်ဖို့ မေ့နေတယ်ဆုံး
လျှင်တဲ့ မာ ပစ္စာ ဝိပဋိသာရိနော်၊ နောက်မှ နောင်တရားနေ
ကြနဲ့ တစ်အနုကျပေး၊ သောရာအညှင်းအကိုယ်လိုအား
အခုပြောနေပြီး သောရာအညှင်းအကိုယ်လိုအား အကြောင်းကို သေခါ
နီးအခါကြော်တော့ တစ်နောက်လိမ့်မယ်တဲ့။

အဲဒီလိုရောက်မယ်ဆိုလိုရှိလျှင် နောင်တ တန်ဖို့
ရိုးရိုမိုပန်းမူတွေ ဖြစ်ပြီတဲ့။ နောင်တ၊ နောင်တ၊ နောင်တ^၁
မှတ၊ တယ်။ အဲဒီအချိန်မှာ နောင်တတွေ တလိမ့်မယ်တဲ့။
ပြတ်စွာဘာရေးက သုပ္ပသာတ ဘာထဲနဲ့ပော်လား။ အဲဒီလို

မိဘကျေးဇူးဆင်ဖူးပြီလား

နောင်တဲ့ နောင်မှတမယ်ဆိုလျှင် မိမိတော့ဘူး၊
ဂါသာ၌ချုပ်တဲ့အခါ မဖိတော့ဘူး၊ အဲဒါကြောင့်မို့လို့ အဲဒီလို့
မဖြစ်ရအောင် အခုထဲက ကျန်းမာတုန်း၊ ချမှုးသာတုန်း၊
အခါကောင်းတုန်း၊ အရွယ်ကောင်းတုန်း၊ ကဲကောင်းတုန်း၊
ဥက္ကာကောင်းတုန်း၊ အချိန်အခါ ကောင်းတုန်းကိုတဲ့ ကိုယ့်
မှာ ကိုယ်ပိုင်မရှုသေးတဲ့ ကိုယ်ပိုင်ဖြစ်တဲ့ ဒါနကုသိုလ်တွေ
သီလကုသိုလ်တွေ သမထကုသိုလ်တွေ စီပသုနာကုသိုလ်
တွေ၊ အထူးအားဖြင့် စီပသုနာကုသိုလ်ကို ဦးစားပေးချ
မယ်။ အဲဒီ ကုသိုယ်ဝေါးကို ရရှိအောင် ပွားများအားထုတ်ကြ
ချစ်သား ချစ်သမီးတို့။ အဲဒါ ဝါဘုရားရဲ့ အဆုံးအမပါပဲလို့
ပြတ်စွာဘုရား မမေ့မလျှော့ မပေါ့မဆနဲ့ နေဖို့။ အဲဒီလို့
မိန့်ခွန်းချွဲခဲ့တာ အရေးကြီးလွန်းလိုပဲတဲ့။ အဲဒီတော့မှ
မှာတာလဲ မပြောနဲ့ လူတွေဟာ ဒီနေရာ ရရှာတိလို့ မရဘူး။
တွေကြုံရမယ်။ အဲဒီလို့ တွေ့လိုက်တဲ့အခါကျတော့ ခုနပြောတဲ့
သောကပရိဒေဝတွေ ဒေါသတွေ ဖြစ်လာပြီဆိုတော့ ဟိုက
ဂတိနိမိတ်က ငရဲနိမိတ်တွေပြတယ်။

အဲဒီလို့ပြတဲ့အခါကျတော့ ခုန မာ ပုံစွဲပုံးနှံသာရိုက္ခာ
သောရာပျော်စောင်းရောက်တော့မှ နောင်တဲ့ နောင်တဲ့ နောင်မှ
တမယ်။ ဘယ်လို့ တယ်လဲ။ အော် ဝါသွားရမယ့်လမ်းက
ငါနောက် ဘယ်သူမှ မထိုက်ပါတား သားတွေ သမီးတွေ
စနီးတွေ ခင်ပွန်းတွေ အဖေတွေ အမေတွေ ဘယ်သူမှ
မလိုက်။ တစ်ယောက်တည်းလာလို့ တစ်ယောက်တည်း သွား
ရမယ့်ခနီးပဲ့၊ အဲတော့ လာတုန်းကလည်း တစ်ယောက်တည်း
ပြန်တော့လည်းပဲ တစ်ယောက်တည်း၊ ကိုယ့်နောက်ကိုပါမှ

ကတော့ အသက်ထင်ရှားနှစ်ပုံအခါက ပြုလုပ်ခဲ့တဲ့ ကုသိုလ်
ကဲတွေ၊ အကုသိုလ်ကဲတွေ ဒီသာလျှင် တို့ပုံစံနာကိုကို
ပါမယ်။ ကုသိုလ်ကဲများလျှင် ကုသိုလ်ကဲစနာရာကိုပို့၊ အကု
သိုလ်ကဲများလျှင် ငရဲ တို့ဓမ္မာန် ပြီးတွေ အသူရကာယ်
အပါယ်လေးဘုံကို ကဲကဗို့။ ဘယ်သူကမှ မပို့ဘူး၊ ကဲက
ပစ်ချတာ။

အဲဒီတော့ အဲဒီလို ကဲကနေ ပစ်ချလိုက်တဲ့ အခါ
ကျတော့ ရောင်တွေတွေ တဲတယ်။ ငါအခါကောင်းတုန်း ကဲ
ကောင်းတုန်း၊ ဉာဏ်ကောင်းတုန်း အရွယ်တုန်းကာ ငါအတွက်
အားကိုရှေ့သာ ဒါနာ၊ အားကိုရေ့လောက်တဲ့ သီလာ၊ အားကို
ရေ့လောက်တဲ့ သမထ ဝိယသုနာတာရားတွေ ငါဘာမှ ဖွားများ
အားထုတ်မှု မရှိရသေးပါလား။ အခုတော့ ငါသွားရမယ့်
လမ်းက နှစ်ယောက်တွဲလို့မရ၊ တော်ယောက်ထဲပဲဆိုတော့
သွားရမည့်လမ်းကလည်းပဲ တကာယ့်ခရီးကြမ်းကြီး၊ ခုန် ငရဲ
သွားမယ့်လမ်းကိုဖြင့်၊ ကိုယ်သွားမယ့်လမ်းကို ကိုယ်တကာယ်
လည်း မြင်လည်းမြင်လိုက်ရော ဘယ်လိုနည်းနဲ့မှ မိတ်ယဲ
မချမ်းသာတော့ဘူး။ အဲဒီတော့မှ တစ်ခါထဲ ဝိုးနည်းတော့
တာပဲ့။

ဟာ-သောကတွေ ရောက်ပြီ။ ဟာ-တစ်ခါထဲ ကိုယ်
ဆင်းခဲ့လိုက်တာ နေထိုးထို့ပို့မရဘူး၊ ဇွဲးကောက်ပြီးတော့
ရင်ထဲပြုးတွာ ပူပန်ပြီးတော့ သေခါနီးကာလ မျက်ရည်ကျရ^၁
တယ်။ အဲတော့မှ သေခြင်းကလည်း တားလို့မရဘူး။ အချိန်
ကျ သွားရမယ်ဆိုတော့ သေခါနီးကာလ မျက်ရည်တွေကျ
ပြီးတော့၊ ကြောက်လန်းပြီးတော့၊ ကိုယ်သွားရမယ့်လမ်း။

မိဘကျေးဇူးဆင်လူးပြုလား

ငရဲထိုးလည်း မြင်လည်းမြတ်လိုက်ခဲ့ရာ ကြောက်လန်ပြီးတော့
ဝိဉာဏ်ချုပ်သွားတော့တာ ကြောက်တဲ့ လန့်တဲ့မျက်နှာတာ
အလောင်းမှာ ကျိန်ရစ်ခဲ့တယ်တဲ့။

အဲဒါကို ဆရာဇတ်ဘုရားကြီးက မဲ့ပြီးတော့ သေ
သွားတဲ့အတွက် ဒါ-မဲ့သေဖြစ်တယ်တဲ့ အဲဒီတော့ အကျိုးပေး
က ဘယ်ဆင်းသွားလဲ ငရဲ။ အလောင်းကြီးကတော့ ထုံးစံ
အတိုင်း ကျိန်ရစ်ခဲ့တာ၊ မဲ့ကျိန်ရစ်ခဲ့တာ၊ အလောင်းကြီး
ကတော့ ထုံးစံအတိုင်း သုသာနိုင့်ပေါ့၊ အဲလို ပြစ်မယ်တဲ့။

သူစိမ်းတွေအားကိုမဲ့

အဲဒီလိုဖြစ်တဲ့လျှင် ပိမိတို့က ပြန်ပြီးတော့ ပြပြင်စိုး
အချိန်မရဘူး။ နောင်တာ နောင်တာ နောင်မှတာသင့်တာကို၊
အဲဒီလိုပြစ်အောင် ခုကာတည်းကနေပြီးတော့ ဘုရားရှင်
ကိုယ်တော်မြတ်ကြီး ဆုံးမတော်မူခဲ့တဲ့ ဒေသနာစဉ်ကို နာခံ
မှတ်သားပြီးတော့ ဝါတို့လည်းပဲ ယနေ့တော့ဖြင့် လူဘဝ
လူ့လောကကြီးမှာ စားရေး၊ နားရေး၊ ဝတ်ရေး၊ ကျိန်းမာရေး
သားရေး၊ သီးရေး၊ စီးပွားရေး၊ လူမှုစာရေး ကိုစွာအဝေထွေ
ကြောက မကင်းတဲ့ကြေားက ရောင်လို့မရဘူး၊ အဆောင်ရွက်
ရမယ်၊ အဲဒီဆောင်ရွက်နေတဲ့အထဲက ဒါနဆိုတဲ့ဘရာ။ သီးလ
ဆိုတဲ့ဘရာ၊ သမထာဆိုတဲ့ဘရာ၊ ဝိပသာနာဆိုတဲ့ဘရာ၊ အဲဒီ
မှသာလျှင် ကိုယ့်နောက်ပါမှာ၊ ဒီနောရာမှာ ဝိမှုတွေ့ယုဂ္ဂခေတ်
မှာ ကြုံတဲ့ဆုံးတဲ့ အချိန်အခါမှာ ဆရာတော်ဘုရားကြီးက
လည်း ဘာကိုးစားပေးတိုက်တွေန်းလဲဆိုတော့ သစ္စာဆိုတဲ့
ဝိပသာနာတော်ကို ကြီးစားပြီးတော့ အားထုတ်ကြတဲ့

ဘာကြောင့်လဲထိခိုတော့ ဝိပဿနာတရားဆိုတာဟာ မှာ
ဘာသာတွေနဲ့ကျတော့ သူစိမ်းကြီးတဲ့

ဥက္ကနဲ့စောင့်ကြည့်နေ့

ဒီတော့ ဒါဌာပမာနဲ့ အောင်ဟောတော့ ပိုရှင်းတယ်။
ဥပမာဆိုကြပါစို့။ ခုပဲ ဘုန်းကြီးတို့ လက်တွေ့ခိုလိုရှုံး
မယ်တော်ကြီး ၉၅-နှစ်၊ အေးရုံတက်ကာ၊ အေးရုံတက်၊
အေးရုံဘက်တော့ အေးရုံမှာရှိနေတဲ့ ဆရာဝန်တွေ မြင်ဖူး
တာလည်း ရှိတယ်။ မမြင်ဖူးတာလည်း ရှိတယ်။ သူစိမ်းတွေ
ချော်းပဲ၊ အကုန်စုံး။ ဒါပေမယ့် မယ်တော်ကြီးခဲ့ သားတွေ
သမီးတွေ မြေးတွေ မြစ်တွေ အားဝယ်း အများကြီးရှိတယ်။
ရှိပေမယ့် ဘယ်သူ့အားကိုလို့ ရာသလဲ။ ဘယ်သူမှ အားကိုး
လို့ မရဘူး။ ဘာကြောင့်ဆို ဆရာဝန်မှ မဟုတ်ဘဲ။ သူမှ
နားမလည်ဘဲ။ ဘယ်လိုမှ အားကိုလို့မရဘူး။ အဲတော့
သူစိမ်းတွေဖြစ်သော်လည်းပဲ ဆရာဝန်ရှိတဲ့နေရာကို သွားပြီး
တော့ပို့ရတယ်။ ဆရာဝန်ကို အပ်ရတယ်။ မိမိခဲ့ ကံကြွား
ကို ဆရာဝန်ကသာလျှင် ဆုံးဖြတ်ပေးတို့မယ်။ အဲဒီတော့
ပုံ ဆရာဝန်က ကောင်းနှီးရာရာတွေ အေးထိုးစရာရှိ ထိုး၊
တိုက်စရာရှိ တိုက်နဲ့ သူ့ရဲ့ရောဂါဝေအနား၊ ကံကြွားတို့ တစိမ်း
ဖြစ်တဲ့ ဆရာဝန်တွေကသာလျှင် ဖန်တီးပေးနိုင်တယ်။ အခင်း
နှီးဆုံးဖြစ်တဲ့ သားမတွေ သမီးတွေ မြေးတွေ မြစ်တွေ ဘာမှ
မဖန်ဝါးနှီးဖိုင်ဘူး။ ဒါကတော့ အစုမျက်းမြင်လက်တွေ၊ တကယ်
ဖြစ်လာ အေးရုံပြီးရတာပဲ။ ဆရာဝန်ပဲ အားကိုးရတာ၊
သို့သော် ဆရာဝန်က အခင်းအခြားလည်းမဟုတ်ဘူး။ သူစိမ်းပဲ။

အဲဒီ ဥပမာလိုပါပဲတဲ့။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
ဓန္တာရတဲ့ ပုဂ္ဂိုလ်တိုင်း ဘုရားကိုယ်တော်မြတ်ကြီးတောင်မှ
ပရီနိဗ္ဗာန်စံတာပဲ။ ရဟန္တာတွေလည်း ပရီနိဗ္ဗာန်စံ၊ ဘယ်သူ
ပဲဖြစ်ဖြစ် တစ်နေ့နေ့ သောကြေရတယ်။ သောတဲ့အခါကျတော့
သူမိမ်းနဲ့ ခုနကာ သွေးရင်းသားရင်းနဲ့ ဒါ-ရှိဗိုလ်တိုတယ်။
သွေးရင်းသားရင်းဆိုတာ ဘာကို ပြောတာလဲလို့ ဆိုတော့
ဟော ဒါနကုသိုလ်တွေဟာ သွေးရင်းသားရင်းနဲ့ တူတယ်။
ဗုဒ္ဓဘာသာတွေဟာ လွှယ်လွှယ်လေးပဲ လုပ်လို့ရတယ်။
ခုလည်းပဲ ဒါနလှယ်လို့ရတာပဲ သီလဆောက်တည်လို့ ရတာပဲ။
အဲဒီတော့ ဒါနကုသိုလ်၊ သီလကုသိုလ်ဆိုတာက သားရင်း
သမီးရင်း၊ အင်မတန်ရင်းနှီးတာ ဗုဒ္ဓဘာသာတွေမှာ ဒါန
ဆိုလည်း အချိန်ပြည့်ပြု။ အချိန်ရှိသရွှေ အားထုတ်၊ အချိန်
ရှိသရွှေ၊ သီလလည်း ဆောက်တည်း။ အဲဒီကြောင့် ဗုဒ္ဓဘာသာ
တွေနဲ့ လူမျှုပ်တိုင်းနဲ့ အရင်းနှီးဆုံးတရားကတော့
ဒါန သီလပဲ။ ဒါန သီလကတော့ ဗုဒ္ဓဘာသာတင် မဟုတ်
ပါဘူး၊ လူမျှုပ်တိုင်း လူမျှုပ်တိုင်း ဘာဘာတိုင်း၊ ဘာယာတိုင်းမှာ
ဒါန သီလ ရှိပြီးသားပဲ။ သူအတိုင်းအတာနဲ့သူ တစ်ခုပေါ့။
အဲဒီတော့ ဒါန သီလဆိုတာက သားသမီးအရင်းအချာနဲ့တူ
ပါတယ်။ အရင်းနှီးဆုံး ပုဂ္ဂိုလ်တွေဖြစ်တယ်။

သောခါနီကာလာကျတော့ ရောက်ဝေဒနာတွေ တကယ်
ဟောက်လာပြီဆိုသွေ့၏ ကဲ-သားတွေ ဘာတတ်နိုင်သလဲ၊ မတတ်
နိုင်ဘူး။ အရင်းအချာတွေဖြစ်ပေမယ့်လည်းပဲ တကယ်အရေး
တကယ်သေားကျေတော့ မတတ်နိုင်ဘူး။ အဲဒီတော့ သူမိမ်း
ဖြစ်တဲ့ ဆရာဝန်ကိုသာတွေ့၏ အားကိုရသလို ဝိယသာတရား

သည် မှုဒ္ဓဘာသာတွေအတွက် နည်းနည်း သူကာဇတ္တု သူစိမ်း ဆံတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ကို အားထုတ် နိုင်တာကလည်း နည်းကြတယ်။ နည်းကြတော့ သူက ပရင်းနှီးဘူး။ နည်းနည်းသူစိမ်းဆံတယ်။ ဒါနဲ့ သီလကတော့ သားသမီးနဲ့တူတယ်။ ဂိပသာနာကဓတ္တု သူစိမ်းဆရာဝန်၏ တူဘယ်။ တကယ့် တကယ်အရေး တကယ်အေား ဖြစ်လာတဲ့ အခါကျတော့ သူစိမ်းဖြစ်တဲ့ ဆရာဝန်ကို အားကိုးရသလို ဘုန်းကြီးတို့ စိမ်းစနတဲ့ ဂိပသာနာတရားကိုပဲ အားကိုးရ တာပါပဲ။

ဒီတော့ ကောင်းပြီ ဘယ်လိုအားကိုကြမလဲ ဒီပသာနာ တရားဆိုတာဟာ ရပ်တရားရဲ့ အနိစ္စ ဒုက္ခ အနတ္ထကို ပြင်အောင်ရှုတဲ့တရား၊ နာမ်တရား၏ အနိစ္စ ဒုက္ခ အနတ္ထကို ပြင်အောင်ရှုတဲ့တရား၊ ဝေအနာတို့၏ အနိစ္စ ဒုက္ခ အနတ္ထကို ပြင်အောင်ရှုတဲ့တရား၊ စန္တာတို့၏ အနိစ္စ ဒုက္ခ အနတ္ထကို ပြင်အောင်ရှုတဲ့တရား၊ အမှန်ကတော့ ဖြစ်ပြီးယျက်တဲ့ သဘောဇူးကို ဉာဏ်နဲ့စောင့်ပြီးတော့ ကြည့်တဲ့အလုပ်ဟာ ဂိပသာနာအလုပ်ဖြစ်ပါတယ်။ ဂိပသာနာဉာဏ် ပေါက်တာ မပေါက်တာ တစ်ပိုင်း၊ အလုပ်ကို ပြောခြင်းဖြစ်ပါတယ်။

အဲဒီလို စောင့်ပြီးတော့ ဆရာကောင်းထံ နည်းခံပြီး တော့ ဂိပသာနာဆိုတာ ဒီလိုရှုရပါလားဆိုပြီးတော့ ခန္ဓာကိုယ်ကို ဘုရားလှု။ ဆရာဝတ်ဘုရားကြီးများလှု။ လှုပြီးတော့ မှ အာနာပါန ကမ္မာန်းကို စီးဖြန်းပြီး သမာဓိဇူး ရသွားတဲ့အခါကျတော့ စန္တာကိုယ်ရဲ့ ဒုက္ခဝေအနာ သုခဝေအနာ အပျိုးမျိုးတွေလာလိမ့်မယ်။ အဲဒီလို ဝေအနာတွေ ပေါ်တိုင်း

မိဘကျေးဇူးဆပ်ပူးပြီလား •

ပေါ်တိုင်း၊ ပေါ်တိုင်းကို မိမိတို့ကနေပြီးတော့ အရှေ့ဘာကိုလေး
နဲ့ ဒီကြည့်ခုတယ်။ နာထားပါလာလည်းပဲ သံဃာ-နာတော့
နာတာပဲ။ နာနေတာပဲ၊ နာနေတာပဲ၊ သို့သော် တစ်နာခဲ့
တစ်နာ မတူတာကို မိမိတို့ ပြင်အောင်ကြည့်ခုတယ်။ ဒေါ်
တော်တော်ကြာ နာပြီးလို့မဲ မဓမ္မရာက်သေးဘူး။ တစ်နေရာက
ကျင်လာပြန်ပြီ။ ကျင်တော့ ကျင်ဟာပဲလေး၊ ဟမ်ကျင်နဲ့တစ်
ကျင် မတူညီအောင် ကြည့်တာ ဝိယယ်နာအလုပ်လို့ ခေါ်ပါ
တယ်။

အဲဒီတော့မှ တစ်နေရာက ကျင်လိုက်၊ တစ်နေရာက
နာလိုက်၊ တစ်နေရာက အောင့်လိုက်၊ ဒီကြားထဲ စိတ်က
လည်းပဲ မခံချို့ မခံသာတွေဖြစ်လိုက်၊ ရုပ်ပိုင်းဆိုင်ရာ ဖောက်
ပြန်တာကတစ်ဖျိုး၊ နာစ်ပိုင်းဆိုင်ရာဖောက်ပြန်တာလေးတွေ
ကို စောင့်ကြည့်နေ ကွင်းကွင်းကွင်းကွင်းကြိုး၊ မြင်နေတာ၊
ခုကြည့် ခုမြင်နေတာ။ တစ်ချက်မှ နာရီ မိနစ် စတ္တနှင့်
မခြား၊ အမြှေတစ်း သူက ဖောက်ပြန်နေတဲ့သဘောရှိတယ်။
ဒါကို ကိုယ်က အသာလေး သတိသမ္မတဲ့ ဥက္ကလာယျားပြီးတော့
သမာဓိတရားလေး ရအောင်လုပ်။

သမာဓိတာ ယထာဏုတဲ့ ပအာနာတိုး ဆိုတဲ့အတိုင်း
သမာဓိရှိလာလျှင် အဲဒီလို့ ဘာတွေပဲဖြစ်ဖြစ် မိမိသန္တာနှင့်မှာ
ပေါ်လျှင် ပေါ်တာကိုမြင်တာပဲ။ သိတာပဲ။ အဲဒီလို့မြင်လိုက်
ပြီးလျှင် ဒါကို စောင့်ကြည့်လိုက်လျှင် သူ့သဘောသူ အောင်
သွားတာပဲ။ အောက်ဆုံးတော့ နာမ်တရားကလည်း ဖြစ်ပြီး
ပျက်သွားတဲ့အနိစ္စပဲ၊ ရုပ်တရားကလည်း ဖြစ်ပြီးပျက်သွားတဲ့
အနိစ္စပဲ။ ဒါလေးကို ဥက္ကလာထဲမှာ မြင်အောင်ကြည့်လိုက်လို့

အောင်ဆန္ဒဆရာတော်

လေ့ကျို့ထေးလျှင် ဝေအနာနည်းနည်းလေးပေါ်လည်းပဲ အနိဂု
ပျက်သွားတာပဲ။ အလယ်အလတ်ပေါ်လည်းပဲ အနိစ္စပျက်သွား
တာပဲ။ မချိမဆန္ဒကြီးဖြစ်မှပေါ်လည်းပဲ အနိစ္စပျက်သွားတာ
ပဲ။

အဲဒီတော့ ပျက်သွားပြီ ဆိုကတည်းက ဘယ်မှာလာပြီ
ခံစားရတဲ့ ပုဂ္ဂိုလ်ရှိတော့မှာလဲ။ အဲဒီလို ခံစားရမယ့်
ပုဂ္ဂိုလ်မရှိလေတော့ ခံစားတာက ဝေအနာ၊ ရှုမြင်နေတာက
မရှိ၏၊ ဖောက်ပြန်နေတာက ရုပ်နာမဲ့၊ တစ်ပိုင်းစီ တစ်ပိုင်းစီ
တစ်ကဏ္ဍာရီ တစ်ကဏ္ဍာရီ၊ အရှင်းအချာလို့ မမြင်ဘဲနဲ့ သူ
မိမိးအသွေး မြင်လာရတယ်။ နာတာက သူ့ဟာသူ နာတာ
ကိုယ်နဲ့မဆိုင်ဘူး၊ ဒါ သူမိမိးပြင်ပြင် မြင်တာပေါ့။ အမလေး
နာလုံးကိုယာ၊ ဒါ မခံနိုင်ဘူးဆိုတာ ဒါကို သားရင်း သမီးရင်း
အပျိုးရင်း လုပ်ပစ်လိုက်တဲ့သဘောရှိတယ်။ ပိုပသုနာ
ရှုတဲ့ပုဂ္ဂိုလ်သည် မိမိတို့ခန္ဓာကို သူမိမိးပြင်ပြင် ပြင်အောင်ရှု
ဒါမှာသာလျှင် တရားရမယ်ဆိုတော့။ ဟိုက သူမိမိးပြင်ပြင်
ဆိုတော့။ ဟိုက ဒုးကနာရော၊ ဒါ၏ နာတာ သူ့ဟာသူနာတာ
တိနဲ့မှ မဆိုင်ဘဲ။ အဲတော့ နာတာက ဟိုက ဒုက္ခဝေအနာ
ရှုတာက မရှုသွားမင်္ဂလာတယ်။ အဲဒီအပေါ်မှာ အရှုခံပေါ်မှာ
အရှုံးလှုံးလေးနဲ့အောင့်ပြီးတော့ - အော် နာတော့နာတာပဲ။
တစ်နာနှုတ်နာ မတူပါလား ဆိုကတည်းက အောက်ဆုံးတော့
အော် တစ်နာချုပ်ပြီး တစ်နာ အစားထိုးသွားတာပဲဆိုပြီး
ဖြစ်တဲ့သဘောဇားကို မိမိံးလှုံးလေးနဲ့အောင်ဆုံးလေး အားထုတ်လျှင် ပြင်
ပါတယ်။

တောင်ကြီး ဖဝါးအောက်

ယနှစ်ခေတ်များ ပိုသုန္တာတော် ရာသာမဏ်နေရာတွေ
ဆရာတွေကလည်းပဲ ဒီအချိန်အခါ ပေါ်လာသည့်အတွက်
ကြောင့် ဘုန်းကြီးတို့အားလုံးအတွက် အင်မဘင်းကံကောင်း
ထောက်မတဲ့အချိန်ဖြစ်တော့ အဲဒီဥာတ်လေးပြီးတော့ အား
ထွက်ထားပယ်ဆိုလျှင် ဘယ်အချိန်အခါမှာ ဘာပဲပေါ်ပေါ်။
ဖြည့်ဖြည်းလေးပေါ်လည်းပဲ ဥာတ်အောက်များတ် အနိဂုံဖြစ်
အလယ်အလတ်ပေါ်လည်း ဥာလျှောက်များတ် အနိဂုံဖြစ်
သွားတော့ ဥပမာနဲ့ပြောရလျှင် လှိုင်ကြီးလေ့အောက် ထောင်
ကြီးဖဝါးအောက် ဆိုတဲ့စကားလို့ ထောင်ကြီး ပေါ် ဘယ်
နှစ်ထောင် ဘယ်နှစ်သောင်း ဘယ်နှစ်သိန်းပဲ မြင့်လာလာ
ထောင်ကြီးဖဝါးအောက်ပဲ ရှိမှာပါပဲတဲ့။ ထောင်ကြီး ခေါ်ပေါ်
တင်လို့မရဘူး။ ဖဝါးအောက်များပဲရှိမယ်။

ဒါကြောင့် တောင်ကြီးဖဝါးအောက်၊ လှိုင်းကြီးလေ့
အောက် ဆိုသလိုပဲတဲ့ လှိုင်းဘယ်လောက်ပဲ ဒီစိတုံးလောက်
ပဲကြီးကြီး လေ့တို့ သတော်တို့အောက်ကနေပြီးတော့ အပေါ်
ကို ကျော်တက်လို့မရဘူးဆိုတဲ့ အမို့ပျို့ယ်လို့ ဘယ်ဝေါနာ
တွေ မချိမဆန့် ဘယ်လောက်ပဲ ဒကာ ဒကာမတွေ ဖြစ်လာ
လာ၊ ဥာတ်အောက်များတ် သူက အနိဂုံလို့ဖြစ်သွားရတယ်၊
အဲဒီလို့ အနိဂုံဖြစ်သွားအောင် ရှုဟာက မဂ္ဂသွားလို့ခဲ့တယ်။
သစ္စာနာမည်က မဂ္ဂသစ္စာ။

ဒီတော့ အနိဂုံဖြစ်ဟာက ဘယ်ယူလဲ ရှုပ်နာမ်း။ ဟော
သူက ဒုက္ခသစ္စာ၊ ပေသံ့ လက်စသုတ်တော့ ဒုက္ခသစ္စာကို
မဂ္ဂသစ္စာနဲ့ ဒါ ကြည့်တာပဲဆိုတော့ ပီမီနှင့်အီမီမှာ သစ္စာ

ကိန္ဒိသွားတယ်။ ဒုက္ခသစ္ဓာကို မဂ္ဂသစ္ဓာနဲ့ကြည့်လိုက်တယ်
ဆိုတော့ ဟောဒီခန္ဓာဝါးပါး မချိမထဲနဲ့ဖြစ်နေတဲ့ ဒုက္ခဝေဒနာ
တွေက ဒုက္ခသစ္ဓာ၊ မခံနိုင်ဘူး။ ရှုတာလောက မဂ္ဂသစ္ဓာ
အဲဒီတော့ ဘာပြစ်သွားလဲဆိုတော့ ဒုက္ခသစ္ဓာဆိုတဲ့ ရပ်နာစ်
ခန္ဓာ ဖောက်ပြန်တာကို မဂ္ဂသစ္ဓာနဲ့လည်း မြင်လည်း မြင်
လိုက်ရော သို့ ဒီခန္ဓာကြီးပေါ်မှာ လောကကြီးကို ခင်မင်
တာတွေ တွယ်တာတာတွေ ဖွဲ့နိုင်တာတွေ၊ မခွာရက်
နိုင်တာတွေ ဘာတွေ ညာတွေ ဘာမှ မလာတော့ဘဲနဲ့
ဒုက္ခကိုလည်း မြင်လည်းမြင်ရော ဒီအပေါ်မှာ အလိုလို
ရုံမျှနဲ့သွားတာက သို့-အဲဒါ တဏ္ဍာ ဥပါဒီနဲ့ ချုပ်သွားတဲ့
သောဘာ။ သိမ်းဆည်းတုန်းမှာ ချုပ်သွားတယ် ခေါ်တယ်။
ထာဏ္ဍာချုပ်တော့ ဥပါဒီနဲ့ချုပ်။ ဥပါဒီနဲ့ချုပ်တော့ ကံချုပ်၊
ကံချုပ်သွားပယ်ဆိုလျှင် ကမ္မဘဝန်ရောဇာ အတိနိရောဇာ
ဆိုတော့ သို့-တစ်ကွက်ကလေးရှုလိုက်တာ နိဗ္ဗာန်တိုင်
အောင်တောင် ကျေးဇူးပြုပါလာဆိုတော့ ဒါ အမြတ်တွေက်
သွားဘာပဲ့၊ အဲဒီလို ရွှေဘာက နိဗ္ဗာန်လည်းကော်မူးပြနိုင်သလို
ဝေဒနာအတွေ ဘယ်လောက်ပဲ ပေါ်ချင်သလို ပေါ်စမ်း ပါစေ
ညာထိအောက်မှာတင် အနိစ္စ အနိစ္စ (ပါ) ဖြစ်ပျက် ဖြစ်ပျက်။
အဲဒီလို ချုပ်ချုပ်သွားပယ်ဆိုလျှင် ဘယ်မှာလာပြီး မချိမထဲ
ဖြစ်ပြီးတော့ ခံစားစရာရှိတော့မှာလဲတဲ့။

အဲဒီလို မချိမဆန္ဒဖြစ်ပြီး ခံစားစရာမရှိတော့ဘူးဆို
လျှင် အဲဒီပုဂ္ဂိုလ်ဟာ ပြီးပြီးလေးနဲ့ ဝိဉာဏ်ချုပ်ချင်တဲ့ အချိန်
ချုပ်၊ အသိန့်သွားလျှင် ဝိဉာဏ်ချုပ်သွားတဲ့အတွက် နတ်ရထား
တွေ ဆိုက်ပြီးတော့ နတ်ဘုံး နတ်နှစ်းတွေ ရောက်ပြီးတော့

မိတ္တကြေးနှီးဆင်များပြုလား

ဒါသောတာနိဂတ္တသုတိတွင် အဲဒီလိုများ ရှုပြန်ခဲ့သည်ဆိုလျှင် နှစ်ဖြစ်တာက အလျင် သိတာကတော် နောက်ကျနေသေး တယ်။ အဲဒီလောက်တောင်မြန်တယ်။ အဲဒီတော့ နတ်သမီး ရင်ခွင့်ထဲမှာသွားပြီးတော့ ဘွားကနဲ့ ပေါ်ပြီးတော့ကို အဲဒီ မှာတော် နတ်သောတာပန်ဖြစ်သွားနိုင်တယ်လို့ သောတာနိဂတ္တသုတိတွင် ဟောပြထားတတ်မူခဲ့တယ်။

အဲဒီလို အားကိုးတာ ဘာတဲ့လို့ဆိုတော့ ခုနက္ခပြာ တဲ့ သူမိမ့်နဲ့တူတဲ့ ဆရာဝန်ပေါ့။ ဆရာဝန်နဲ့တူတဲ့ သူမိမ့်ပေါ့။ အဲဒီက ဥပမာဆောင်ပြောတာ။ ဝိပဿနာလည် ပိမိတဲ့ မရင်းနှီးပါဘူး။ သို့သော်လည်းပဲ သူ့ကို အားကိုးရာ အစစ် အမှန်ဖြစ်တယ်။ ကျန်တဲ့ဟာတွေ အားမကိုးရဘူးလာခဲ့တော့ သူ့အတိုင်းအတာနဲ့သူ အားကိုးရတယ်။ တကယ်အပေး တကယ်ဘေးပြစ်လာတော့ ဝိပဿနာညာတိုကာမှ အားကိုးရ တယ်တဲ့။ ဘာကြောင့်ဆို သူက ရှုတာကို။

ဒီတော့ ဒါန အားမကိုးရဘူးလားဆိုတော့ ဒါနလည်း အားကိုးလို့ရတယ်။ သို့သော်လည်းပဲ တကယ့်တကယ်ဖြစ် လာတဲ့အခါကျတော့ သူက အနားမကာပ်ဘူး။ စောစောက သူမိမ့်ဆရာဝန်နဲ့ သာသမီးအတွက်လိုပေါ့။ ဘေးကနေ ရေပေး ဆို ပေါ့။ အစာကြေးဆို ကျွဲ့။ ဒီလောက်ပဲ တတ်နိုင်တယ်။ တကယ်ဗြောကိုဝေအနာရဲ့ ကံကြွောကို သူ မဖန်တီးနိုင်ဘူး။ မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆို-ဥပမာဆောင်ဟောရမယ်ဆို လျှင် အခု ထမ်းသွားနေတဲ့အခါမှ အမှုမဲ့ အမှတ်မဲ့ ခလုတ် တိုက်ကြည့်လိုက်တယ်။ ခလုတ်တိုက်ကြည့်လိုက်မယ်ဆို ဘယ်လောက် နာလိုက်မလဲ၊ အမလေး၊ အမလေး၊ အော်ရ

ထယ်။ အဲဒီလို ဖိမ့်ခဲ့ လတ်တဇလောချင်းကို ခလုတ်တိုက်
နေတဲ့အချိန်အခါမှာ ကိုယ့်ကိုယ်ကို ပြန်မေး ဘယ်စိတ်
င့်မှာ ခုပြန်ပေါ်နေသလဲလို့။ ကိုယ့်ကိုယ်ကို ပြန်မေးလျှင်
မခံနိုင်တဲ့စိတ်ပဲ ဦးဆုံးပေါ်တာပဲ။ အမလေး အဘဇလေးဆိုတဲာ
ဒါမှာ တစ်ခါတည်းကို ကိုယ့်ခြေထောက်ကို ပွတ်ဟာ သပ်ဟာ
နဲ့ မခံနိုင်တဲ့စိတ် အရင်ပေါ်လာတယ်။ အဲဒီ အရင်ပေါ်တဲ့
မခံနိုင်တဲ့စိတ်ဟာ အိမ်က လာတုန်းက မပါဘူး။ ခလုတ်
မတိုက်ခင်တုန်းက မရှိဘူး။ အခု လတ်တဇလောချင်း ခလုတ်
တိုက်တဲ့ အချိန်အခါမှာ ကပ်ပြီးတော့ ပေါ်လာတဲ့အတွက်
ဟော သူက သူမိမိသေကိုသက်ပဲ၊ သူမိမိသေကိုသက်ပဲ။

အဲဒီလိုဖြစ်လာတဲ့အခါမှာ သူက နာတယ်ဆိုတဲ့စိတ်
မချိမဆန္ဒဖြစ်တဲ့စိတ် မခံနိုင်တဲ့စိတ်တွေ ခုပဲဖြစ်တယ်။ အဲဒီ
အချိန်အခါမှာ ကိုယ်ဆိုတဲ့ ဒါနလည်း သတိမရနိုင်သေးဘူး။
ဘယ်ရနိုင်မလဲ၊ ဒီမှာ မချိမဆန္ဒဖြစ်နေတာ။ နာဇနတာ။
ကိုယ်ခေါာက်တည်တဲ့ သီလလည်း သတိမရနိုင်သေးဘူး။
သို့သော် ဒါန၊ သီလက ပရ်နှီးဘူးလာ၊ ရှင်းနှီးပါဟာယ်၊
သားတွေ သမီးတွေ မြေးတွေ မြှို့တွေနဲ့တူလောက်အောင်
အဲလောက်အထိအောင် ရင်းနှီးတယ်။ ရင်းနှီးပရ်ရင်းနှီးငြား
သော်လည်း တကယ် ဒီမှာက မချိမဆန္ဒ ခလုတ်တိုက်နေ
တဲ့အချိန်အခါမှာ အမလေး အဘဇလေးအော်တဲ့ ခုစွဲ အော်
ဆိုတဲ့ စိတ်သာလျှင် ပိမ့်တို့ကို ဒီမှာ ဝင်ပြီးတော့ နေရာ
ယူလိုက်တယ်။ အဲဒီတော့ အော်ဆိုတာက တကယ်တော့
ငရဲသွားမယ့်အလုပ်ဖြစ်တဲ့အတွက် အာသန္တကံအောမှာ အော်
ဝင်လာလို့ရှိလျှင် ခုစွဲ မပြာတဲ့ ဂတိနိမိတ်တွေပြပြီးတော့

မိဘကျေးဇားဆင်ဖူးပြီလား

သူက ရိုဟာ၍ချုပ်တာနဲ့ ငရဲကို ကျွော့စားတယ်။ အဲဒီတော့ ခုနှစ်ပြောတဲ့ သူမိမ်းအားကိုးရပ်သံလိုတာဟာ အမြဲတမ်း ဂါပသယနာကို ရှုဖူးထားတဲ့ပုဂ္ဂိုလ်စတွက် နာတာလေးပေါ်လာ လည်းပဲ သူ့ကိုရှုတာပဲ ကျိုတာပေါ်ထာလည်း သူ့ကိုရှုတာပဲ၊ ကောင်းတဲ့စိတ်ကလေးပေါ်ထာလည်း သူ့ကိုရှုတာပဲ၊ ပကောင်းတဲ့စိတ်ကလေးပေါ်ထာလည်း သူ့ကိုရှုတာပဲ၊ ဘုန်းကြီးတို့ စီစွာ့ခုပ်သယနာရွှေနည်းမှာ အကျယ်ထာဝင့်ရှိပါတယ်။

အဲဒီလိုခုပုံလေးကို မိမိတို့က လေ့ကျင့်ထာတဲ့အခါ ကျေတော့ အချိန်မရွှေးပေါ် အချိန်မရွှေး ရှုမိနေပြီ။ အဲဒီလိုပဲ ခုနှစ်တို့ကိုတဲ့အခါ ဘာမှ အမလေး အဘလေးတော့ အော်မနော့အ ဓမ္မတော့ အော်ချုပ်အော်မှာပဲ့။ အော်ပြီတာနဲ့ တစ်ပြိုင်နက် ပြော်-နာတာက အနိစ္စ ရှုတဲ့ဉာဏ်က မဂ္ဂ ဆိုတော့ အရှုခံနဲ့ အရှုဉာဏ်နဲ့ တစ်ခါတည်း သွားတည် လိုက်တဲ့အခါကျေတော့ ပြော် အရှုခံပြိုင်တဲ့ ဒုက္ခ ဝေအနာက အနိစ္စရောက်သွားပြီ။ ဒါကိုကြည့်လိုက်တဲ့ဉာဏ်က မဂ္ဂသွား ပြိုစ်သွားတော့ မဂ္ဂင်နဲ့ (ခါ) အရှုခံကိုလည်း မြင်လည်း ပြိုင်လိုက်ရော ပော-ပို့သွာ့နှင့်မှာ ချက်ချိုင်းအေသွားပြီးတော့ ခုနှစ်ပြောတဲ့တောင် ကြီးဖတ်းအောက် လို့င်းကြီးလေ့အောက် ဆိုသလို ပြိုစ်လည်းပြီးရော၊ ဒီအချိန် ရိုဟာ၍ချုပ်လိုက်တော့ နတ်ပြည်ကို တန်းပြီးတော့ နတ်ပြည်မှာပဲ သောတာပန် တွေဖြစ်နိုင်တဲ့ အဂါရပ်တွေရှိတယ်။ အေး အဲဒီကြောင့် သေခါနီးကာလမှ အင်မထာန် အရေးကြီးတဲ့ ကိစ္စဖြစ်တယ်။

စာပိုများနဲ့ ယူမြှို့ရာ

အဲဒီတော့ ယခွန့် မယ်တော်ကြီးအကြောင်းပြုပြီးတော့
ကျွန်ုရှစ်ခုံတဲ့ ဒကာ ဒကာများက စောင်း ပါတို့လည်းပဲ
တစ်နွေးနဲ့ တစ်နှစ်နှစ် သေကြောမှာဖြစ်တော့ သေခါနီးကာလ
မှာ ဘယ်ထိုလုပ် ရင်ဆိုင်မလဲလို့ ခုကာတည်းကာမေပြီးတော့
မရှင်လမ်းခွဲကို ပို့ဆိုတို့ ကြိုးစားရမယ်၊ သူ့မြို့ပြုစွဲတဲ့ ပို့သေနာ
တရား အားကိုးရမယ်။ သူ့ကိုယ်ည်း အားကိုးဆိုတာ ပါးစပ်နဲ့
အားကိုးလို့မရဘူး။ နိုင်သလောက်စလေးပေါ့။ လူတိုင်း လူတိုင်း
သွေးပါတိုင်း သွေးပါတိုင်း သူ့သူ့ပါဝါ စားဇေား နေရေး
ဝတ်ရေး ကျိန်းမာရေးဆိုတာ လူသားအတွေ မဆိုနဲ့ ဘုရား
ကိုယ်တော်မြှုတ်တောင်မှ သပိတ်ကိုင် သပိတ်ဆွဲပြီးတော့
ဓမ္မာအပွဲကို ဗာဇားအတွက်ကို ဆွဲမဲ့ခံပြီးတော့ ဘုံးပေး
ရတယ်။ အားလုံးအသာ ဒကာ ဒကာမတွေ နေရေးဆိုတာလဲ
ရောင်လို့မရဘူး။ သို့သော် ရောင်လို့မရလို့ ဒီကိုစွဲတွေ ဦးစား
ပေးနေမယ်ဆိုလျှင် အဲဒီက ဒီခန္ဓာ ရလာတဲ့ ပုဂ္ဂိုလ်တိုင်း
ဆောင်ရွက်ရတဲ့ကိုစွဲဖြစ်တော့လည်း ဒီဟာ ဘုံးဆိုင်လုပ်ငန်းပဲ
ဖြစ်ပါတယ်။ ဘုံးဆိုင်လုပ်ငန်းဆိုတာကတော့ အဆင်ပြုလျှင်
သဘောကျတော့ လောဘ၊ အဆင်မပြုလျှင် သဘောမကျ
တော့ ဒေါသ၊ ဒီအပေါ်မှာ အမှန်အတိုင်းမမြင်တော့ မောဟာ
ဒီတော့ လောဘနဲ့သေသွားလျှင် ပြုလွှာဖြစ်၊ ဒေါသနဲ့သေ
တော့လည်း ငရဲဖြစ်၊ အမှန်ကို မရှုမြင် မသုံးသပ်လို့ရှိရင်
မောဟာဖြစ်တော့ မောဟာနဲ့သေလျှင်လည်း တိရှဲလှန်ဖြစ်။ သို့
မဟုတ် အသူရကာယ်ဖြစ်။ အဲဒီလို့ဆိုလျှင် ခုနက်ပြာ့ခဲ့တဲ့

တုံ့ခိုင်လုပ်ငန်း လုပ်နေပြီးတော့ ဘုန်းကြီးတဲ့ မစိုးစိမ် ဆရာ
တော်ဘုရားကြီးများမိန့်သလိုပဲ လူတိုင်းမှာ စီးပွား
မရှာလိုပြစ်တူး ရှာကိုရှာရမှာပဲ အဲတော့ ဆရာတော်ကြီးက
ဘာမိန့်သလဲ ဟော ဘယ်တော့မှ စားဖို့အတွက် မရှာနဲ့ကွဲ
တဲ့ ဝတ်ဖို့အတွက် မရှာနဲ့ကွဲ တဲ့။ နေဖို့အတွက် မရှာနဲ့ကွဲ
တဲ့။ ကိုယ့်ကျေန်းမာရေးကောင်းဖို့အတွက် မရှာနဲ့ကွဲ” တဲ့။
“အဲဒီလိုဆို အရှင်ဘုရား ဘယ်တိရှာရမလဲ”၊ “လျှို့ရှာကြ”
လိုစိုတော့ မြန်းကနဲ့ လျှို့ရှာ ဆိုတဲ့ဒီစကားကြီးက ထပ်မံ့ဗျား
ကြီးဖြစ်နေတယ်၊ ဘုန်းကြီးတွေက စွဲယ်တရားဟောသလို
ပြစ်တယ်။ မဟုတ်ပါဘူး၊ သေသေချာချာ အာဘိဓမ္မနဲ့တိုက်
ကြည့်လိုက်တဲ့အခါကျေတော့ ခုန် စားဖို့ဆိုတာကတော့ အဲဒါ
စေဘာဘာ၊ အဘိဓမ္မနဲ့ကောက်လိုက်တော့ စားဖို့ရှာလျှင်
လောဘနဲ့ရှာတာ။ ဝတ်ဖို့ရှာလျှင် ဒါ လောဘနဲ့ရှာတာပဲ၊
နေဖို့ရှာလျှင် လောဘနဲ့ရှာတာပဲ။ ကိုယ်ကျေန်းမာရို့ ဒါကျေန်းမာ
ဖို့အတွက် ရှာတယ်ဆိုလျှင် ဒါ လောဘနဲ့ရှာတာ။ ဒီတော့
လုံချင်တာ လောဘ၊ အထိမကျတာက ဒေါသ၊ မရှုတာက
မောဟာဆိုတော့ လောဘ ဒေါသ မောဟာနဲ့ သူကရှာတာ။
အဲဒီတာရှားဘာ ဘယ်လွှာမလဲ၊ တော့စောကာပြာသလို
အပါယ်လေးဘုံးကရွဲလို့ ဘယ်နေရာမှ မရောက်ဘူး၊ အပါယ်
သွားမလို့ ရှာနေတာ၊ ဒါကြောင့်မို့လို့ ဟာ-စားလည်းစား
ဝတ် လည်းဝတ် လျှောလည်းလျှောမယ် အခြေခံစေတနာက
ဒါလျှော့ ရှာနေတာ၊ ဒီလောက် အပင်ပန်းခံရှာနေတာ
ဒါလျှို့ရှာနေ တာဆိုကတည်းက လျှောချင်တယ်ဆိုတာက
အဒေါသစေတာဘို့၊ အဲဒီတော့ ကုသိုလ်စိတ်ဖြစ်သွားတယ်။

ဟိုက စားဖို့ရှာတယ် ဆိုတော့ လောဘ အကုသိုလိတ်၊
အကုသိုလ်နဲ့ရှာတဲ့အီးများ ဟာ ဘယ်တော့မှတည်း ဖြစ်သည်
တိုင်အောင် မြှုပ်မြှုပ်မှာပါ။ ဟောဒီက လျှို့ဆိုတော့ ကုစိုဝ်
နဲ့ရှာတဲ့ကိုတာ။ ကုသိုလ်ဆိုတာ ဘယ်တော့မှ မကောင်း
ကျိုးကို မပေးဘူး။ ကောင်းကျိုးချမ်းသာကိုပေးတဲ့အတွက်
အဲဒီကရတဲ့ စီးပွား ဥစ္စာ ရတနာ ရာထူးရှုက်သိရှိ ဝည်း
မိမိတို့ဟာ ကိုယ့်အတွက် ဖြိန်မြိန်ယျက်ယျက်ကျိုးဖြင့် သုံး
ဆောင်ခဲ့တာ၊ စံတာနေရတဲ့ အနေအထားမျိုး ဖြစ်တယ်တဲ့။
စားဖို့ရှာရင် စားဖို့လောက်ပဲရတယ်။ လျှို့ဖို့ရှာရင် စားဖို့လည်း
ရတယ်တဲ့။ အဲဒီကြောင့်မို့လို့ မိမိတို့ဟာ မက်င်းတရားအရ
စားရေး နေရေး ဝတ်ရေး ကျိုးမာရေး အစရိုတဲ့ဟာ
ဆောင်ရွက်တဲ့အခါမှာ “အေး ငါတ္ထု လျှို့ဟာ” ဆိုတဲ့
အဲဒီလို့ စေတနာလေးပြောင်းပြီ၊ တော့ ဆောင်ရွက်လိုက်မယ်
ဆိုလျှင် ရှာတော့ရှာရတာပဲ၊ စေတနာပြောင်းလိုက်သည့်
အတွက်ကြောင့်မို့လို့ မိမိတို့ရဲ့အကျိုးဟာ ပစ္စာပြန်ဘဝမှာကို
ချက်ချင်း အကျိုးပေးနိုင်တယ်တဲ့။ ဒီနည်းလမ်းလေးကို
ရထားပြီဆိုလျှင် မိမိတို့စေတနာလေးတွေ ပြောင်းလိုက်
ရုံပဲရိုပါတယ်။ အဲဒီဟာ အရုံးထဲကနေပြီးတော့ အမြတ်ထုတ်
ယူခြင်းဖြစ်ပါတယ်လို့ ဆရာတော်တုရားများက နည်းကောင်း
လမ်းကောင်းတွေကို ဒီလို့ ညွှန်ပြထားတဲ့အတွက် ဒါဟာ
လည်းပဲ လိုက်နာကျင့်သုံးရမယ့်ကိစ္စဖြစ်တယ်။ အဲဒီကြောင့်
ဟော စားဖို့မရှာနဲ့ လျှို့ဖို့ရှာ ဆိုတာ အင်မတန် သင့်မြတ်
တဲ့အနေဖူးဖြစ်ပါတယ်။ ဟိုက စားဖို့ရှာတာက လောဘနဲ့
ရှာတဲ့အတွက် အပါယ်၊ လျှို့ဆိုတာက အလောဘဖြစ်သွား

တဲ့အတွက် ဒါနိုင်တဲ့ရှာတဲ့အတွက် သူက ကုသိုလ် ကုသိုလ် ဆိုတာ ဒီနေ့အကျိုးမပေးသေးလျှင် နက်ဖြစ်အကျိုးကို ပေး ရမယ်။ ဒီထက်များ အားတက်လျှင် ခုနစ်ရက် ခုနစ်လအတွင်း ရွှေ့ပိုး ငွေ့ပိုးရွှေ့တဲ့အကျိုးကို ပေးသွားလိမ့်မယ်။ အဲဒီလို နည်းလမ်းစည်းကေမ်းကို အကင်းပါးပါးနဲ့ ပါးနပ်တဲ့ပုဂ္ဂိုလ် များသေည်တဲ့ စောစောကာပြောသလိုပဲ စားဖို့မရှာ ဝတ်ဖို့မရှာ လူမြို့ရှာတယ်တို့ အဲဒီလို နှလုံးသွင်းပြီး ဆောင်ရွက်မယ် ဆိုလျှင် ယနေ့ကစပြီးတော့ ပိမိတို့ ဘုံးဆိုင်လုပ်ငန်းတွေ အပေါ်မှာ ကိုယ်ပိုင်အလုပ်တွေ ရသွားပြီတဲ့။

အရှုံးယော အပြတ်

အဲဒီ ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ ဒါနမူ သီလမူ ဘာ ဝနာမူကသာလျှင် မိမိဝို့အတွက် ပစ္စာပြန်မှာလည်း ကြိုးပွား ချမ်းသာလို့ သံသရာမှာ တာကာယိုသေခြိုင်းသေားနဲ့ရင်ဆိုင်တဲ့ အခါမှာ သူသာလျှင် အဓိုက်အပုံးရမှာဖြစ်ပါတယ်။ ဒါ ကြောင့် ယနေ့ကစ၍ အားလုံးသော ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့ဟာ မိမိတို့ အမြတ်ထွက်ပြီးတော့ မရှင် လမ်းခွဲပေါ်ရောက်အောင် ဒါကြိုးစားလို့လည်း လိုအပ်ပါတယ်။

အဲတော့ ယခုလို ကြိုးစားလိုက်ခြင်းအားဖြင့် ဒီတရား တွောဟာ မိမိတို့ ရင်ဆိုင်ကြောတွေ့ရမယ့်တရားတွေဖြစ်သည် အတွက်ကြောင့် ရောင်လို့မရပါဘူး။ ရောင်လို့မရလို့ရင် ရင် ဆိုင်ကြရပါလိမ့်မယ်။ အဲဒီလို ရင်ဆိုင်နိုင်ဖို့အတွက်ကို မြတ် စွာဘုရားကိုယ်တော်မြတ်ကြိုးက စောစောကျွဲ့သွားတဲ့ အသနာအတိုင်းပဲ ဟုတ်လား စရုတ် ဘို့ကွာဇ် ဟာ ပဟာတ္တ

ဆိုတဲ့ဒေသနာအတိုင်း သေရာပြောစီဘောင်းရောက်တဲ့အခါမှာ
နောင်တာ နောင်ပုံ မတရအောင် ခုကဗ္ဗာည်းကနေ
ပြီးတော့ ကိုယ့်အတွက် ကြိုတင်ပြင်ဆင် အလုပ်လုပ်ထားကြ
ဆိုပြီးတော့ ဓန္မာဝန်ရလာတဲ့ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း စားပေး
နေခေါ် ဝတ်ပေး ကျွန်းမာရေး ရွာဖွေရင်းကနေပြီးတော့
ကိုယ့်အတွက်ကို ပျက်ကြာမပြတ်စေဘဲနဲ့ ကြိုးစားဆောင်
ရွှေကိုဖယ်ဆိုလျှင် ပစ္စာဖွန့်မှာလည်းပဲ အထက်တန်းကျကျ
ပျက်နာပန်းလျှော့ဖြစ်သလို သံသရာမှာလည်းပဲ မိမိတို့က
အပါယ်တံ့သိုးပိုတ်ပြီးတော့ နောက်ဆုံး နိုဗ္ဗာန်သို့ တိုက်ရိုက်
မရောက်သည်တိုင်အောင် နတ်ပြည်မှာရောက်ပြီးခတော့
တရားနာ၍ဖြစ်ဖြစ် နတ်သောဘာပန်တွေ ဖြစ်သွားနိုင်တယ်
လို့ သေသေချာချာ မြတ်စွာဘုရားဟာထား ဟောထားတော်မူခဲ့တယ်။

အဲဒီလို ဟောတဲ့ ဒေသနာတော်ကို ယော့မူ မယ်
မတော်ကြီးအောက်ကြာင်းပြုပြီးတော့ ယော့မူ သားတွေ သမီးတွေ
မမူးတွေ မြစ်တွေ ရွှေတွေ မျိုးတွေက နာကြားလိုက်ခြင်း
အားဖြင့် သေသွားတဲ့ပုဂ္ဂိုလ်အတွက် မိမိတို့စိတ်ထဲမှာ အရှုံး
ထွက်သော်လည်းပဲ နောက်ထပ် ထပ်ပြီးတော့ ကျွန်းတဲ့ပုဂ္ဂိုလ်
တွေက အဲဒီအရှုံးကို ထပ်ပြီးတော့ မိမိတို့ကိုလည်းပဲ ပရှုံး
ရအောင်၊ အရှုံးထဲက အမြတ်ထွက်ရအောင်၊ အဖိုက်ထဲက
ရွှေထွက်ရပေလအောင် မိမိတို့ရဲ့ ကိုယ့်ကိုယ်ကို ဆင်ခြင်ရမှာက
တော့ သော် ပါတို့လည်းပဲ တစ်နွေဦးတဲ့ တစ်ချိန်ချိန် သေကြား
ရမှာပါလား သေကြာရမှာပါလား အေးမယ်တော်ကြိုးကတော့
သူ့ကိုစွဲနှုန်းသူ့အတွက် အားရှစ်ရာကောင်းတယ်၊ နိုတွေ ဒီ
အတွက် အားရှစ်ရာကောင်းအောင် ဘာတွေလုပ်ကြမလဲ

• မိဘကျေးဇူးဆပ်ပုံးပြီလား •

ဆိုပြီးတော့ ကိုယ့်ကိုယ်ကို ပြန် ဖော်ခွဲနဲ့ထုတ်လိုက်မယ်ဆို
လျှင် ခုန် အားကိုးစရာ အစ်အမှန်သည် ဒါနတရား သီလ
တရား သမထတရား ဂိပသာတရားတွေဖြစ်ပါလားလို့
ဒါ ကိုယ့်ကိုယ်ကို ဆုံးဖြတ်ချက်ချုပြီးတော့ အားကိုးရာကို
ရှာကြရမှာဖြစ်ပါတယ်။

အမွှေကျေးဇူးဆပ်

လောက်ကြီးမှာ တကယ်အားကိုးရာအစ်အမှန်သည်
ဒါန သီလ ဘာဝနာဖြစ်တယ်။ ကယ်ဆယ်ရမှာသည် ကိုယ့်
ကိုယ့်ကိုသာလျှင် ကယ်ဆယ်ရမှာဖြစ်ပါတယ်။ ဒါကြောင့်
အတွေ့ ဟဲ့ အတွေ့နော နာထော့၊ သူများအားကိုးလို့မရှာ
ကိုယ့်ကိုယ်ကိုသာလျှင် ကိုးကွယ်ရာ ကယ်ဆယ်ရာအမှန်ပြစ်
တယ်။ ကိုယ့်ကိုယ်ကို သနားမှုသာလျှင် ကိုယ့်ကိုယ်ကို ကယ်
ဆယ်ရာ ဖြစ်တယ်။ ဒါကြောင့် ယနေ့ ကိုယ့်ကိုယ်ကို
သနားတဲ့ပုဂ္ဂိုလ်တိုင်းသည် ဒါန သီလ ဘာဝနာ ကောင်းမှု
ကုသိုလ်ကို ပြုကြရတယ်လို့ ဘုန်းကြီးတို့ ကျေးဇူးရှင် ဆရာ
တော်ဘုရားကြီးလည်း မကြာမကြာ ပျော်ဒိန်ခွဲနဲ့တယ်။
ခဲ့တော့ ယနေ့ ဘုန်းကြီးအနေနဲ့ကာလည်း အားလုံးသော
ရဟန်းအမ ကျေးဇူးရှင်မယ်တော်ကြီးကို ကျေးဇူးဆပ်သော
အားဖြစ် ဓမ္မဒါန ကုသိုလ်ထူးကြီးပြုပြီးတော့ တရားတွေဟော
လို့ ဘာဝနာကုသိုလ်တွေပျေားလို့ အားလုံးသော မယ်တော်ကြီး
ခဲ့ သားတွေ သမီးတွေ ပြောတွေ မြစ်တွေ ဆွေတွေ ပျိုး
ဆွေကာလည်းပဲ ကိုယ့်တရားကိုနာလို့ ဘာဝနာကုသိုလ်တွေပျေား
လို့ ကိုယ့်တာဝအတွင်းမှာလည်း မရှိနိုင်လမ်းခွဲကို နှလုံးသွင်း

လို့ အဲဒီ ကုသိုလ်ကောင်းမှုထွေဗျာ ဆရာတော်တွေ ယေဇာဉ်
အကြောင်းပြုပြီးတော့ ရက္ခတယ်။

အဲဒီလို့ ရရှိထားတဲ့ ကုသိုလ်သည် အင်မတန် သန့်
ရှင်းတယ်။ စင်ကြယ်တယ်။ ဖြူစင်နေတယ်။ အဲဒီ ဖြူစင်
သန့်ရှင်းတဲ့ အမြှင့်ဆုံး အမြှတ်ဆုံးကုသိုလ်နဲ့ အဲ-မယ်တော်
ကြီး ရောက်ရာဌာန ဘုံဘဝပြု့၊ ဘယ်ဘုံပဲရောက်ရောက်
ပြု့လော့။ သူ့ကိစ္စနဲ့သူပြု့၊ အာရုံသွားပြုပြီးတော့ အမျှဝေ
ထိုကိုကြော်ယ်ဆိုလျှင် ကျေးဇူးရှင်ကြီးကို ယေဇာ ကျေးဇူးဆပ်
တဲ့ပွဲကြီးက အကြီးမားဆုံးကျေးဇူးဆပ်ခြင်းဖြစ်တယ်။ ဘုရား
ကိုယ်တော်မြှတ်သည်ပင်လျှင် မိခင်ကိုကျေးဇူးဆပ်သောအား
ဖြင့် နတ်ပြည်တာကိုပြီးတော့ တရားဟော၍ ကျေးဇူးဆပ်ရ
သလို ယေဇာ ဘုန်းကြီးများကာလည်းပဲ မယ်တော်ကြီးမရှိ
သော်လည်းပဲ မယ်တော်ကြီးကိုအကြောင်းပြုပြီးတော့ အားလုံး
သော ဒကာဒကာမေတ္တာမှာ သေခါနီကောလ အဓိဋ္ဌာကြီးဆုံး
တရားကို ဟောခြင်း၊ နာခြင်း ပြခြင်းအားဖြင့် ဒါ ဓမ္မဒါန
ကုသိုလ်ကြီးဖြစ်သွားတယ်။ အဲဒီ ကုသိုလ်နဲ့ မယ်တော်ကြီး
ကို အမျှဝေလျှင် သားကောင်း သမီးမြှတ်တို့၏အဂါရပ်ဟာ
မီမံတို့မှာ ရရှိသွားပါတယ်။

ဒီနေရာမှာ တစ်ချက်ကာလေး ပြောချင်တာက သေ
ဆုံးသွားတဲ့ပုဂ္ဂိုလ်အတွက် ရည်မှန်းပြီးတော့ပြုတဲ့ ကုသိုလ်
ကောင်းမှုကို ဘုန်းကြီးတို့ ဘာသာရေးဝါဘာရန်းဆို ဒါ
သပိတ်သွားတယ်လို့ ခေါ်ပါတယ်။ သေသုအတွက် ရည်မှန်း
ပြီးလုပ်တယ်လို့ပဲပြောပြီ့၊ သပိတ်သွားတယ်ပြောချင်သလို
ပြောပါစေ။ တကယ်တော့ ကောင်းမှုကုသိုလ်ပြုပြီးတော့

မိဘကျော်းဆင်ဖူးပြီလား

ကျော်မှုဆင်တဲ့ ပွဲဆိုတာ ဒါကတော့ အများလက်ခံကျင့်သုံးနိုင်တဲ့စကား ဖြစ်ပါတယ်။ အဲတော့ အဲဒီနေရာမှာ ဒီ ပြေတာ ဖြစ်သွားတဲ့ကိစ္စလေးကို နည်းနည်းပြောပါမယ် စုတိ ပဋိသန္ဓာ ဆိုတာ ရှိပါတယ်။ ပဋိသန္ဓာပါမျိုးကို လေ့လာဖူးတဲ့ ပုဂ္ဂိုလ်တိုင်း ပြောလိုက်တာနဲ့ တန်းမြင်သွားနိုင်တယ်။

ဘဝအဆင့် မြင့်ပေါ်ခြင်း

မိတ်မှာ မှတ်မျိုးရှိတယ်။ မိတ်နှစ်မျိုးမှာ ဘာလဲလို့ ဆိုတော့ ပဋိသန္ဓာမြို့တိရယ် ပဝတ္ထီမြို့တိရယ်လို့ နှစ်မျိုးရှိတယ်။ အဲဒီ ပဝတ္ထီမြို့တိတဲ့မှာမှ စုတိမြို့တိဆိုတာ ပါသေးတယ်။ ပဋိသန္ဓာမြို့တိဆိုတာ အမိမ်းတွင်းမှာ စပြီးတော့ ပဋိသန္ဓာန္တနဲ့ မိတ်ကို ပဋိသန္ဓာမြို့တိလို့ခေါ်တယ်။ သေခါနီးမာာက်ဆုံးမြို့တိကို စုတိမြို့တိခေါ်တယ်။ အဲဒီမြို့တိ နှစ်ခုကြားထဲမှာဖြစ်ပေါ်လာခဲ့တဲ့ သွားလာရှုပ်ရှား မြင်တယ် ကြားတယ် တွေ့တယ် တားတယ် တွေ့ထိတယ်။ အဲဒီအပေါ် မှာ ဖြစ်ပေါ်တဲ့မြို့တိတွေ ကို ပဝတ္ထီမြို့တိတွေလို့ ခေါ်တယ်။ ဒါကြောင့် ပဋိသန္ဓာ မြို့တိဆိုတာ စပြီးတော့ ပဏီသန္ဓာန္တတဲ့မြို့တိ၊ စုတိမြို့တိဆိုတာ နောက်ဆုံး သေးတဲ့မြို့တိ၊ ဒါ စုတိမြို့တိလို့ လာအလိုခေါ်တယ်။ အဲဒီကြား ထဲကမိတ်ကို ပဝတ္ထီမြို့တိတဲ့။ ဒါ ဘုန်းကြီးတို့ ခန္ဓာပဋိသန္ဓာပါမ် လှည့်ပျော်တော့ ဒါတွေ ပိုပေါ်လွင်တာပေါ့။ အဲဒီလို့မြို့တိတွေဟာ သူ့မြို့တိတွေနဲ့သူ ဖြစ်ဖြစ်နေကြပါတယ်။ အဲဒီလို့ သူ့မြို့တိတွေနဲ့သူ ဖြစ်နေတော့ နောက်ဆုံး စုတိ ပဏီသန္ဓာဆိုတာ စုတိမြို့တိကြားတဲ့အခါန်အခါမာ ရန် သူ့မြို့နဲ့တွေ့ ပိုပေါ်သော်လည်ပေါ့။ ပိုပေါ်သော်လည်ပေါ့ ဘာကြားကို

စရာကောင်းသလဲလို့ဆိုလျှင် စောစောကပြောသလိုပေါ့။
ကိုယ့်ခန္ဓာလေးကို တွယ်တာပဲ။ ကိုယ့်ခန္ဓာကြီးကို ခွဲရမှာကို
စိုးခိုပ်တယ်။ ကြောက် ရွှေတယ်။ ဒါ ခန္ဓာကြီးကို တွယ်တာ။
ကိုယ့်ခန္ဓာကို တွယ်နဲ့ တင်မဟန်ဘူတ္တာ။ ဟိုမှာ စုံး စိုးပွဲနဲ့
သားသမီး စသည် ဖြင့်ပေါ့လော့။ အနီးကော်ရှုတွေခန္ဓာကိုလည်း
သွားပြီးတော့ တွယ်ကြတယ်။

အဲဒီလို တွယ်လိုက်ပြီဆိုလျှင် ဘာဖြစ်လို့ တွယ်တာ
လဲ ချစ်လို့ခင်လို့ပေါ့။ ကိုယ့်ခန္ဓာကိုချစ်တာလည်း ချစ်
တာခင်တာပဲ သူများခန္ဓာကိုချစ်တာလည်း ချစ်တာခင်တာပဲ။
စီးပွား ဥစ္စာရထာနာ ရာထူးရှုတ်သီရိစည်းစိတ်တွေကို ချစ်
တာခင်တာလည်း ချစ်တာခင်တာပဲ။ အဲဒီလို ချစ်တာခင်တာ
ကို ဘုန်းကြီးတို့ တရားကိုယ်ကောက်စတု့ လောဘာ၊ အဲဒါကို
ပဋိစ္စသမျှပြုပို့ကျတော့ တဏ္ဍာလို့ခေါ်တယ်။ ဒီအပေါ်မှာ
စွဲလန်းတာကို ဥပါဒါန်လို့ခေါ်တယ်၊ အဲဒီ ဥပါဒါန် ကံးကြောစုံ
ပို့သွားလိုပြုပို့ကျတော့ သို့ သလဲလို့ဆိုတော့
သူက စင်မင်တွယ်တာမှာနဲ့ ပို့သွားလိုတဲ့အတွက် ပြီ့စွာ
ဖြစ်တယ်တဲ့။ ဒါကြောင့်မျိုး စောစောက ဘုန်းကြီးပြောတဲ့
“လောဘနဲ့သေ ငရဲပြုသိ ရောက်လေစကန်သာ” ဆိုတော့
တစ်ခါတည်း ပြီ့စွာဖြစ်ရော့

အဲတော့ အများအားဖြင့် ပြီ့စွာဖြစ်တတ်တာ များ
တယ်။ ပြီ့စွာဖြစ်သွားတာနဲ့တစ်ပြိုင်နက် ဘာဖြစ်သွားသလဲ
လို့ဆိုတော့ သူတို့က ကြီးမားတဲ့အကုသိုလ်စတု့ မရှိဘူး။
သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ သူ့အီးယာကျူး
လွန်ခြင်း စတဲ့ ငါးပါးသီးလကို ကျူးလွန်တဲ့အကုသိုလ်ချိုး

မိဘကျေးဇူးဆင်ပူးပြီလား •

မဟုတ်ဘူး။ သူက သူ့ခန္ဓာကိုယ်ပေါ်မှာ ခွဲတဲ့အကုသိုလ်။ သူတစ်ပါးခန္ဓာကိုယ်ပေါ်မှာ ခွဲတဲ့အကုသိုလ်။ ဒါ လောဘ ဖြစ်သွားတယ်။ ကာယကံအကုသိုလ် ဝစ်ကံ အကုသိုလ် မဖြစ်ဘူး။ မနောကံအကုသိုလ်လေးတွေဖြစ်တယ်။ ဒါကတော့ ဖြစ်တတ် တဲ့သဘာဝ၊ သိပ်ကြာက်စရာကောင်းတယ်။

အဲဒီလို့မျိုး ခွဲတဲ့အကုသိုလ်ဆိုတာဟာ သီလထိန်းနေရာ နဲ့လည်း အဲဒါက မရဘူး၊ ဒါနှင့်နေရာနဲ့ပဲ အဲဒါမရဘူး။ ဒီတော့-သူက ဘာဖြစ်လို့တဲ့လို့ဆိုတော့ ဒါနဲ့ သီလက သူက အစောင်းကဲပဲ တတ်နိုင်တယ်။ ရုန် သားတွေ သမီးတွေ လိုပေါ့။ တကာယ်စွဲလာတဲ့ ဥပါဒီနှင့်တရားကျေတော့ ဒါနဲ့လည်း မဘတ် နိုင်ဘူး၊ သီလလည်း မဟာတ်နိုင်ဘူး၊ သူက ဘာမှ တတ်နိုင် သလဲဆိုတော့ သမထပ်ပသာကာမှ တတ်နိုင်တယ်။

အဲတော့ ရုန်ပြောခဲ့တဲ့ ဂိပ်သာနာတရားကို အပိုင် လုပ်မထားလျှင် အဲဒီလို့ ခွဲလန်းပဲ့အရာလေးတွေပေါ်လာပြီ ဆိုလျှင် ဘာမှ မတတ်နိုင်ဘူး။ အဲတော့ ဘာဖြစ်သွားလဲ ဆိုတော့ ဒီအခဲ့ အသေးအခွဲအကုသိုလ်တရားတွေကြားနဲ့ တစ်ခါတည်း ပြို့စွာဖြစ်တော့ အစားဆင်းခဲ့ခြင်း၊ ခုက္ခ၊ အဝတ် ဆင်းခဲ့ခြင်း၊ ခုက္ခ၊ အနေဆင်းခဲ့ခြင်း၊ ခုက္ခ၊ အဲထို ခုက္ခတွေနဲ့ တွေ့ရကြုံရတယ်။ အဲလို့ တွေ့ကြုံလာပြီဆိုလျှင် ကျန်ရှစ်ခဲ့တဲ့ လူ့လောကမှာရှိနေတဲ့ မိသားစုတွေက ဘာလုပ်ရလဲ၊ ဒါနဲ့ကုသိုလ်တွေလှုပ်၊ သီလကုသိုလ်တွေလှုပ်၊ ဘာဝနာ ကုသိုလ် တွေလှုပ်၊ အဲဒီလို့လုပ်ပြီးတော့မှ အမျှဝဝေ။ သူ့ကို ရည်ညွှန်းပြီးတော့ အမျှဝဝေရှာ။ ရောသောကောသော ဝင်လို့မရဘူး။ အဲဒီလို့ အမျှဝဝေလိုက်တဲ့အခါမှာ ရောက်ရာဌာနကေနပြီးတော့

ဝမ်းခြောက်ဝမ်းသာ ၆။ ငါအမျှဝေနေတယ်၊ သာရု သာရု
သာရု ခေါ်လိုက်တာနဲ့ ချက်ချင်းကို သူက နတ်တိုင်း အဝတ်
တန်သာ ဒ္ဓါရယာတွေ ဆင်သပြီးတော့ တစ်ခါတည်းမှုကို
နတ်၏စည်းမိမ်ခံစားပြီးတော့ ချက်ချင်း အဆင့်မြင့်သွားတယ်
လို့ ပေတာဝထွေမှာ မြတ်စွာဘုရား ဟောထားတာရှိတယ်။

သီလိုဂျာကို လျှပါ

အဲဒါန္ဒာပတ်သက်ပြီးတော့ သာဓကလေးတစ်ခု မြတ်
စွာဘုရား အသနာမှာရှိတယ်။ အအာတာသတ်မင်းကြီးက အဖ
သတ်နဲ့တဲ့ ကံနဲ့ ညာက်ညာသက် အီပ်မပျော်ဘူး။ နန်းရင်ပြင်
မှာ ဟိုလျှောက် သည်လျှောက် သောကရောက်ဘာ။ ငါတော့
ငရဲကျဝတော့ မယ် ငရဲရောက်ဝတော့မယ်။ ကုလွှာစွဲဖြစ်နေတယ်။
အီပ်လို့ မရဘူး။ ညာက်ဆိုလိုရှိလျှင် ဒီအအာတာသတ်မင်းကြီး
အီပ်မပျော်တဲ့တစ်ညာမှာ ကောင်းကောင်ကနေပြီးတော့ အဝါ
ရောင်လိုလို ဘာလိုလိုနဲ့ အရာတစ်ခုပေါ့လေ ကောင်းကောင်
ကနေပြီးတော့လာတယ်။ တကေယ်ဝတော့ ဇက္ကာက်စရာ အသွင်
အပြင်ပါပဲတဲ့။ သို့သော် ရှင်ဘုရင်ကြီးကတော့ မဇက္ကာက်
ပါဘူး။ ဟာ သင်ဘာတုန်း ငါနန်းရင်ပြင်ကောင်းကောင်ပေါ်မှာ
ဘာတုန်းး၊ မေးလိုက်တဲ့အခါကျတော့ သူ လူမဟုတ်ပါဘူး။
ပြတ္တာပါတဲ့။ ပြတ္တာက ဒီ ငါမြို့ကို ဘာဆဲလုပ်သလဲ။ အရှင်
မင်းကြီးမြို့မြှောထဲမှာ သူရဲ့သမီးရှိပါတယ်။ အဲဒီ သမီးဟာ
ပန်က်ဖန်ခါ အလူအယ်နဲ့ပြီးပေးမတဲ့။ သူ အင်မတန်
ငတ်းလွှာန်းလို့ စားရအောင် လာပါတယ်လို့ ဒီလို့ လာရောက်
ပြောလိုက်တယ်။ အေး ကောင်းပြီ ကောင်းပြီ။ ကဲ ဒီလိုဖြင့်

ရိဘဏ္ဍာဇားဆင်ဖြူလား

သွား၊ လိုအပ်တဲ့အကုအညီရှိထွင် ရှုကြပြာ။ နောက်ပြီး
တော့လည်း မနက်ဖန်ကျ ရှုလည်း နှစ်ဆက်သွားပေါ့
ပင်းကြီးက ဒီလိုပြာလိုက်တယ်။

အဲဒါနဲ့ နောက်နွှေမန်တိုကျတော့ ပြန်လေတယ်။ ပြန်လေတော့ ပြီတွောကြီးက လာရောက်ပြီးတော့ ကိုယ်ထင်ပြပြီးတော့ နှုတ်ဆက်တယ်။ ဒီတော့မှ မင်းကြီးက ကဲ တော်တော် ဝဝလင်လင်စားခဲ့ပြီးပြီလား၊ မစားရပါဘူးအာရုင်မင်းကြီးရယ်၊ သူ မစားရပါဘူးဘူ့။ ဟာ ဘယ့်နှုယ်ကောင့်မစားရတာတုန်းဆိုတော့၊ သူ့ရဲ့သမီး အလုပ်ကြီးပေးပို့အလုပ်ပုဂ္ဂိုလ်တွေကြည့်လိုက်တော့ တက္ကာတွေန်းဓတ္ထတိတော့ အစေလကတွေဆိုတော့ အဝတ်မပါဘူး။ အဝတ်မရှိတဲ့အစေလကတွေ အဲဒီတက္ကာတွေန်းဓတ္ထ သီလပန့်ဘဲနဲ့ အဲဒီတွေကို လျှောန်းနေတဲ့ အတွက် သူ ဘယ်လိုနည်းနဲ့မှ သာမေခံစိုးလည်း မရဘူး၊ သူ မဝဘူးဆိုပြီးတော့၊ ကဲ ကောင်းပြီ သင် မရဘူးဆို ငါဘယ်လိုလုပ်ပေးရမလဲလို့ဆိုတော့ သီလဝန္တု ဖြစ်တော်မှုသောဘုရား အစရှိတဲ့ သံယာတွေကိုပို့ပြီးတော့ အစားအသောက်လျှောပေးပါတဲ့။ အစားအသောက်လျှောခြင်းအားဖြင့် သူ အစားဝပါတယ်။ အဝတ်အထည်လျှောပေးပါတဲ့။ အဝတ်လျှောပေးခြင်းအားဖြင့် အဲဒီအဝတ်မှာ သူ ထက်ဝတ်တန်ဆောတွေ ဝတ်ရပါတယ်။ ဘုံးမိုးမာန် အခြေအရုံတွေကိုလည်း လျှောပေးပါတဲ့။ အဲဒါမှ သူသည် ဘုံးမိုးမာန်အခြေအရုံတွေနဲ့ နေရပါလိမ့်မယ်ဆိုတော့။ အဇာတသုတေသနမင်းကြီးက မြတ်စွာဘုရားနဲ့ သံယာတော်တွေကို ခုန် သက်န်းအတွက် အဝတ်အထည်တွေကို

လူ။ ဆွမ်းတွေကိုလူ။ ကျောင်းအတွက်ပေါ့ လိုအပ်တာ
လေးတွေကိုလူ။ အဲဒီလိုထည်းလှုပြီးရော ခုန် ပြီတ္ထာကြီးကို
ရှုံးစိုက်ပြီးတော့ အမျှဝင်လိုက်တာ။ အမျှဝင်ပြီးလို့ သာစုလည်း
ခေါ်ပြီးလည်းပြီးရော အဲဒီပြီတ္ထာကြီးဟာ ချက်ချင်း ကိုယ်
ထင်ပြပြီးတော့ စောဘောကာ အင်မတန်ကြောက်စရာကောင်း
တဲ့ အနဲ့အစောင်တွေ နံတော်နေတဲ့ အသွင်သရွားန်ပျောက်ပြီး
တော့ အင်မတန်ချောစောလှုပ်တဲ့ နတ်ထိတ်တန်ဆာဖြင့် အရှင်
မင်းကြီးခဲ့ကျေးမှုးကြောင့် သူသည် နတ်၏စည်းစီမံခံစားနေ
ရပါပြီ။ ဒီနေရာမှာ နေလို့မဖြစ်ဘူးဆိုပြီး နတ်ပြည်ကို သူ
တက်သွားတယ်။

ကိုယ်က အရင်ရပြီးပြီ

အဲဒီ ပေတာဝဏ္ဏမှာ အထင်အရား ဘုရားဟောရှိပါ
တယ်။ ဒါကို ထောက်ခြင်းအားပြုး ပြီတ္ထာဖြစ်သွားတဲ့တော်ဟာ
အင်မတန်ဆင်းရဲတဲ့တာဝါ၊ ဒီတော့ ကောင်းပြီ ခုန် သပိတ်
သွော်တယ်နဲ့အပဲဟောရမှာ သာပိတ်သွော်ကောင်းမှုတစ်ခုကို
ပြုတိုင်းပြုတိုင်း ဒါတွေပြုပြီး အမျှဝင်တိုင်း ဝေတိုင်း ဒီလို
ဖြစ်လိုတာ၊ လိုတော့ ဒီလိုပြောလို့မရဘူး။ အဲဒီ ကိုယ့်ကိစ္စ
ပဟာတ်ဘူး။ ကာယကံရှင်ရဲ့ကိစ္စဖြစ်တယ်။ ဒီတော့မှ သေသူ
ကို အကြောင်းပြုပြီး ရှင်သူများက ကောင်းမှုကသိုလိုပြုတဲ့
အကယ်ယို့၊ ဒီလို့ အသေးအဖွဲ့ကိစ္စလေးတွေဖြစ်နေခဲ့တွင်
လည်း ချမ်းသောသွားအောင်လို့တစ်ကြောင်း၊ ဟော ဒီလိုလို
တိုင်းလုပ်တိုင်းဖြစ်လို့ လုပ်သလားဆိုတော့ ဒီလို့ဟုတ်ပါဘူး
တဲ့။ ခုန်ပြောတဲ့ ဝတ်တရားမှာ မကြောမကြာ ဒါနတွေပြီး။

ဒါနပြုတာက သူများက နောက်မှစတာ၊ ကိုယ်က အလျင်ရတာ၊ ကိုယ်က အလျင်ပြီးတော့ အမျှဝေလိုက်လျင် သုံးဆယ့်တစ်ဘုံ အမျှဝေလိုက်လျင် ပတ္တိဒါန ပဋိဌာန်မောဒန ပါလို အားလုံး ချမ်းသာသွားတော့တာပဲ။

မကြာမကြာ ဒါနပြုတာ သူများအတွက်မဟုတ်ဘူး။ ကိုယ့်အတွက်။ မိခင်အတွက်ပဲပြုပြု။ ဖခင်အတွက်ပဲပြုပြု။ အများအတွက်ပဲပြုပြု။ ပြုတဲ့ဒါနက ကိုယ်က အလျင်ပြီးပြီ။ ဒီတော့မှ အမျှဝေလို သာစုံချိန်မှ ကုန်တဲ့နှိုင်က ရတယ်။ ဒီတော့ ဘယ်လူ့ကိုပဲ အာရုံပြု၍ ပဲ ဒါနပြုပြု။ ပြုတဲ့ ဒါနသည် ကိုယ်ရတာပဲ။ ကိုယ်ရတဲ့ဒါနတွေဟာ ကိုယ့်အတွက် အနုဂါးကရွှေအိုးတွေပြုပါတယ်အတွက် စုန် သေခါနီးကာလ ကျတော့ အဲဒါတွေက အကုန်လာပြီးတော့ အထောက်အပဲ အကျအညီတွေ ပေးကြတယ်။ ဒါကြာင့် ဒါနဆိုတဲ့ ကောင်းမှုကိုလိုပေး ပြုလိုက်တော့ ပေါ်ဟာရအနေနဲ့ ဘယ်လိုပဲ ပြောနေနေ ကုသိုလ်ကောင်းမှုမှန်သမျှ ကိုယ့်အတွက် ရတာပဲ။

ဒါကြာင့် ဘုန်းကြီးတို့ ဒေသနာစဉ်မှာ ဒါနပြုတယ် ဆိုတာ ကုန်သွားသာမဟုတ်ဘူး။ ရလိုက်တာပဲလို ဒီလို မြတ်စွာသုရား ပော်တယ်။ အဲဒီတော့ ဒါနပြုတာလည်း ကိုယ်ရတာပဲ။ သမထ ဝိပဿာသုရားတွေလုပ်တာပဲ ကိုယ်ရတာပဲ။ သူများဆိုတာ ကိုယ်က အမျှဝေမှ ရတာ။

မျက်စည်သိမ်တရား

အဲခါဇြောနိုင်လို့ သဘောကာင်သာမီးမြတ်တို့သည် သတိရတိင်း ရတိင်းမှာ ကောင်းမှုကုသိုလ်တွေ ပြုပြုပြီးတော့ အမျှဝေခြင်းသည် သေသူအကြောင်း ပြုပြုတော့ ရှင်သူများက ကောင်းမှုကုသိုလ်တွေ တိုးပွားတဲ့အတွက် မိမိတို့ဟာ တစ်ရုံးပေါ် နှစ်ရုံးမလိုက်တော့ဘဲ နဲ့ အမျိုးကဲတဲ့ကနေပြီးတော့ ရွှေထွေကိုသလို အချိုးထဲကနေပြီးတော့ ယခု ဒါ မိမိတို့က အမြတ်ထုတ်ယူလိုက်ခြင်းအားဖြင့် မိမိ တို့အတွက် သာဝဟာ တန်ကြေးရှိတဲ့ဘာဝလည်းဖြစ်သွားပါတယ်တဲ့။

အေး ယနေ့ယခုလည်းပဲ မယ်တော်ကြီးအကြောင်းပြုပြီးတော့ အားလုံးသော သားတွေ သမီးတွေက ဒါနကုသိုင်း သီလကုသိုင်း ဘာဝနာကုသိုင်းတွေ နောက်တိုင်လည်းပြုကြ။ ဒီနဲ့ အထူးအစီအစဉ်တစ်ခုပဲဖြင့် မိမိတို့က ဓမ္မဒါနကုသိုင်ပွဲကြီးကို ဆောင်ရွက်ကြတယ်။ အဲဒီတော့ ဓမ္မဒါနကုသိုင်ပွဲကြီးကို ဆောင်ရွက်တော့ ဘုန်းကြီးကလည်းပဲ ကိုသုတေသနကျေမှုရှင်းရဟန်နဲ့အမောက်း မယ်တော်ကြီးအကြောင်းပြုပြီးတော့ ဓမ္မဒါနကုသိုင်ကြီးပြုရတဲ့အတွက် ရင်ထဲများလည်းပဲ အားရသလို ဒကာ ဒကာမများကလည်းပဲ တရားကို နာကြားခြင်းအားဖြင့် မိမိတို့လည်းပဲ ငြော် တစ်နဲ့ ငါတို့လည်း သေရမယ်။ သေတဲ့အခါမှာ ဘယ်လိုအောင် ရှင်ရမယ်ဆိုတဲ့ အသိပေးတွေကို နှလုံးအော်ပိုကိုသွေ့လိုက်ခြင်းအားဖြင့် ချက်ချင်း သောကာပရိအတွေ့ ပြီးတော့ ဂိတ်ကလေးတွေ ပြုပြီးတော့ အေးချုပ်သွားတယ်။

သောကြိမ်းတယ်ဆိုတဲ့ မျက်ရည်သီမ်တာပဲ

အဲဒီလို အေးချမ်းတဲ့စိတ် ကြည်လင်တဲ့စိတ်သည် အားရှိတဲ့စိတ်ဖြစ်ပါတယ်။ အဲဒီ ကြည်လင်တဲ့စိတ် အားရှိတဲ့စိတ်ဟာ ဒါနကုသိုလ်တွေ နှလုံးသွေးလိုက်၊ သရဏေရုံသီလ တွေ ဓောက်တည်တဲ့ သီလကုသိုလ်တွေ နှလုံးသွေးလိုက်၊ ဘာဝနာကုသိုလ်တွေ နှလုံးသွေး၊ ဝါသည် မျချေသေရမည်။ အချိန်ပိုင်းသာ လိုထော့သည်ဆိုတဲ့ သေခြင်းတေားကို နှလုံးသွေး ချင်း ခုနိုင်ပသာနာဉ်တေး နှလုံးသွေး။ အဲဒီလို နှလုံးသွေး ချင်းတော့ ဒီစီတ်ကလေးသည် ခုန် စိုးရိုစ်တာတွေ၊ ပူဇ္ဈားတာတွေ စိုးရိုစ်ကောင်းတာတွေ ဘာမူ မကပဲ ပြုဘဲနဲ့။ ဖြေဖြေစင်စင် သန့်သန့်ရှင်းရှင်းဖြင့် အေးချမ်းတဲ့ စီတ်ကလေးဖြစ်သွားပြီဆိုလျှင် အင်အားရှိ တဲ့စိတ်ကလေး ဖြစ်သွားပြီ။

မေတ္တာကို သစ္စနဲ့ပေါင်းစပ်ခြင်း

အဲဒီ အင်အားရှိတဲ့စိတ်နဲ့ မယ်တော်ကြီး ဘယ်ဟုံဗုံး ဘယ်ဌာနကိုပဲရောက်ရောက် အာရုံစိုက်ပြီးတော့ အမျှဝေ လိုက်မယ်ဆိုလျှင် အင်မတန်မှုကို ဝါးခြောက်ဝမ်းသာဖြစ်ပြီး တော့ သာစုအနုမောအနုခေါ်လျှင် ရောက်ရာရွာ့နှင့် ဘုံးတာဝယာ ဘယ်တုံ့ပဲရောက်ရောက် အဆင့်အတန်းတွေမြင့်ပြီးတော့ ချမ်းသာသွားလိုန့်မယ်။ အဲဒီလို ချမ်းသာပါဇော်တာက အားလုံးသောမိသားစုတိုင်း ဒကာ ဒကာမတိုင်းရဲ့ နှလုံးအီမာ ထားရှိရမည့် မေတ္တာတရာ့။ အဲဒီမေတ္တာတရားကို ရင်ထဲမှာ ချက်ချင်းကိုန်းလိုက်ရင် ၍ ဓာတ် ရောက်ရာရွာ့နှင့် ဘုံးတာဝယာ

ချမ်းသာစေချင်တယ်၊ ချမ်းသာပါစေဆိုတာက အေသုကို
မေတ္တာပို့တာ မထိရောက်တော့သော်လည်း မိမိတို့နှင့်လုံးအိမ်
မေတ္တာဓာတ်ကိန်းလုံးကိုခြင်းသည် ဘယ်လောက်ပြို့သွားသေ
လဲ၊ ရောက်ရာအာန ဘုံးသဝမှာ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ၊
ချမ်းသာခြင်း နဲ့ပြည့်စုံပါစေ၊ အကြွေအရာတွေနဲ့ ပြည့်စုံပါစေ
အစစအရာရာ လိုလေသေးမရှိ ပြည့်စုံတဲ့အနေအထားမျိုး
ပြစ်ပါစေဆိုတာက မေတ္တာတရားပါ။

အဲဒီ မေတ္တာတရားအပေါ်မှာ မိမိတို့ ယနေ့ခုနှင့် ခုက္ခာ
သစ္ာ မဂ္ဂသစ္ာ အစရှိတဲ့သစ္ာတရားတွေကို နာပြီးတော့
မေတ္တာကို သစ္ာနဲ့ပေါင်းလုံးကိုခြင်းအားဖြင့် ယနေ့ ဒကာ
ဒကာမများ ကောင်းမူကုသိုလ်ကြီးတစ်ခုပြုပြီးတော့ အဲဒီ
ကောင်းမူကုသိုလ်ကြီးနဲ့ အမျှဝေလိုက်ရင် အဲဒီ အကြိုးမား
ဆုံး ကျေးဇူးဆပ်တဲ့ပွဲကြီး၊ အောင်ပွဲကြီးဖြစ်သွားပြီ။ အရှုံး
ထဲကနေ အမြတ်ထွက်သွားတဲ့ပွဲကြီးဖြစ်ပြီ။ အမိုက်ထဲကနေ
ချွေထွက်သွားတဲ့ပွဲကြီးဖြစ်ပါတယ်။

အေး အဲဒီအမိုက်ထဲကနေ ခွဲထွက်လောသလို ယင့်
လည်းပဲ အသက် (ခြရ်) နှစ်ရှိ မယ်တော်ကြီးရဲ့ အေးလုံးသော
သားတွေ သမီးတွေ၊ ခွဲတွေ ရုံးတွေ၊ ပြေားတွေ ပြစ်တွေ
မယ်တော်ကြီးအကောင်းကို ပြပြီးတော့ ယင့် ကောင်းမူ
ကုသိုလ်တွေပြုလုပ်သည့်အတွက် ဓမ္မဒါနကုသိုလ် ဘာဝနှာ
ကုသိုလ်တို့ဖြင့် မိမိတို့လည်းပဲ တစ်နှစ်တစ်နှစ် သေဖို့အတွက်
ကို ပြင်ရဆင်ရမယ်။ သေတဲ့အခါမှာ ဒီလို သေမှုသာလျှင်
ဒါတို့အတွက် ပြတ်မှာပါလားလို့ အဲဒီလို နှလုံးသွေ်းပြီးတော့
ယင့် ယခု ပြုတဲ့ ကုသိုလ်ကောင်းမူစတွက်ကို မယ်တော်ကြီးကို

မိဘကျော်းဆင်လူးပြီလား

အောင်း ဘုန်းကြီးတို့ ဖော်ရှုတော်ပြီးတော့ စုပေါင်းပြီးတော့
အမျှဝေလျှော်ကြံရမှာဖြစ်ပါတယ်။

အေး ဘုန်းကြီးများအနေကာလည်း အားလုံးသော
ကျော်မျိုးရှိတဲ့ ဘုန်းကြီးရဲ့ ရဟန်းဒကာ ရဟန်းအမ ကျောင်း
ဒကာ ကျောင်းအမအားလုံး၊ ဘုရားဒကာ ဘုရားအမတွေ
စတုပစ္စယီယကာ ဒီယိုကာမတွေအား ဤကဲ့သို့ ဓမ္မဒါန
ကုသိုလ်ထူးဖြင့် ဟောဖော်ချွှန်ပြရတဲ့ ဓမ္မဒါန ကုသိုလ်ထူးကြီး
ဖြစ်ပါတယ်။ ထိုအေသနာတော်ကို ရှိသော်ဖြင့် နာမံမှတ်သား
ကြခြင်းဟာလည်း ဓမ္မဒါနအကုသိုလ်ဖြစ်ပါတယ်။

ဒါနကုသိုလ် သီလကုသိုလ် ဓမ္မဒါနကုသိုလ်တို့နှင့်ဘက္ကာ
သေခြင်းတရားကို ဆင်ခြင်သည် ဂိပသုနာဉာဏ်ဖြင့် ပျား
များခြင်းဆိုတဲ့ ဘာဝနာကုသိုလ် အပေါင်းအစုတို့ကြောင့်
အားလုံးသောတရားနာနေကြတဲ့ ဒကာဒကာမအပေါင်း
သူတော် ကောင်းတို့မှာ အခုချိန်မှုစပြီးတော့ ရောဂါဝေအနာ
သေားဥပါဒ် အန္တရာယ်ရန် စွယ်အပေါင်းတို့သည် ကင်းငြိမ်း
ပြီးတော့ ဓာတ်ဆိုတဲ့သေား ဇရာဓရိတဲ့သေား များဆိုတဲ့သေား
မရတာဆိုတဲ့သေား အဲဒီသေားအပေါင်းတို့မှ ကင်းရာကုန်ရာ
ချုပ်ငြိမ်းရာဖြစ်သော နိုးစွာန်ကို လွယ်လွယ်ကူကူ ကျော်ကြံ
ပျားများအားထုတ်၍ လျှင်မြန်စွာဖြင့် နိုးစွာန်ကို မျက်းများကို
ပြုနိုင်ကြပါသော်သော ပတ္တာနာရုပြု၍ ဝါးမြှောက်ဝမ်းသာ
ရေစက်သွေန်းချု အမျှဝေကြပါစို့။

သမုဒ္ဓဘာဝါယာများ

အရှင်ဘုရား တပည့်တော်တို့သည် သံသရာတည်း
ဟူသော ဝိုင်ဆင်ခဲ့မှ ထွက်မြောက်၍ နိုဗ္ဗာန်ကို မျက်မြောက်
ပြုရပါစေခြင်းအကျိုးငှာ တပည့်တော်တို့၏ ရရှိနေသော ခန္ဓာ
ဝါးပါး ရုပ်နာမ်တရား ခုက္ခသစ္စာကြီးကို ရွှေခြင်းကြောက်ခြင်း
မလိုချင်ခြင်းဖြစ်ပါသောကြောင့် ခုက္ခအပေါင်း၏ ကင်းရာ
ကုန်ရာ ချုပ်ပြုပါသောကြောင့် နိုဗ္ဗာန်ကို ရပါစေခြင်း ရောက်ပါ
စေခြင်းအကျိုးငှာ နိုဗ္ဗာန်ကို ရသိပုန်း၍ သရထုတုံးသုံးပါးနှင့်
ဝါးပါးသော သီလတော်မြှတ်ကို ကျင့်သုံးခေါာက်တည်ပါ၏
ဘုရား၊ အောက်တည်ကုန်ပြီး၍ ဘုရားအာမျိုး နှစ်သော သံယာ
တော်၊ အရှင်မြှတ်တို့၏၊ သီလဂုဏ်၊ သမာဓိဂုဏ် ပညာဂုဏ်
တို့ကို ပူဇော်သောအားဖြင့် လျှို့ဖွယ်ဝွေး၊ အရာစုတို့ကို
သွှေ့ခြင်လန်း ဆက်ကပ်လှုပါန်းပါ၏ဘုရား၊ အထူးအားဖြင့်
မြှတ်စွာဘုရား ဟောကြားတော်မူခဲ့သော မရဏာနှင့်သတိ
ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း ဆင်ခြင်ပါ၏ဘုရား၊ မြတ်စွာ
ဘုရား၊ ဟောကြားတော်မူခဲ့သော တရားတော်များကို ဆရာ
တော်အရှင်မြှတ်သည် ဟောဖော်ဆွဲနိုင်ကြားသည်ကို တပည့်
တော်များ ရိုသေစွာဖြင့် နာကြားနှလုံးသွှေ့ပါ၏ဘုရား၊
ကြုကြုံသို့ ဟောဖော်ဆွဲနိုင်ကြား ခြင်း နာကြားနှလုံးသွှေ့ပါခြင်း
အစရှိသော ဓမ္မဒါန ဘာဝ နာမယ ကောင်းမူကုသိုလ်ကံ
စေတနာတို့ကြောင့် တပည့်တော်တို့သည် ကျရောက်ဆဲ
ကျရောက်လတ္တံ့သော ရောဂါ ဝေဒနာ ဘေးဥပါဒ်အန္တရာယ်
ရန်စွုယ်အပေါင်းတို့သည် ကင်းပြိုး၍ စိတ်ချို့သော ကိုယ်
ကျန်းမာစွာဖြင့် သာသနု့အကျိုး ဘာသု့အကျိုး သယ်ပိုး

မိဘကျော်းဆင်ဖူးပြီလား

နိုင်ကြသော သာသနာပြု ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်ကြပြီး၍ ပဂ်ဥာဏ်ဖိုလ်ဥာဏ် နိုဗ္ဗာန်ကို လျင်မြန်စွာဖြင့် မျက်မှုဗ်ပြုရပါလို၏ အရှင်ဘုရား။

ဤကောင်းမှု၏ အဖို့သာဂေါ် အမိအဖ ဆရာသမား အဖို့အဖွားတို့အား ဦးထိပ်ထား၍ ဘဝသံသရာမှ တော်စပ်ခဲ့ကြကုန်သော ပြဟောင်းဘဟောင်း ဆရာဟောင်းသမားဟောင်း ဆွဲဟောင်းမျိုးဟောင်း အပေါင်းတို့နှင့် ပါရခိုဆက် ပဋိန်းဆက် ရှိကြကုန်သော တော်စပ်ကြကုန်သော ပုဂ္ဂိုလ်အပေါင်းတို့ကိုလည်းကောင်း။

ကိုယ်စောင့်နတ် အိမ်စောင့်နတ် ခြိစောင့်နတ် ရပ်ကွက်စောင့်နတ် ဤြို့စောင့်နတ် တိုင်းစောင့်နတ် ပြောစွာနတ် သာသနာစောင့် ကူဗျာစောင့် နတ်အပေါင်းတို့ကိုလည်းကောင်း။ နတ်တို့သော်ဗုံးနင်း သီကြားမင်းကို လည်းကောင်း၊ လူတို့သော်ဗုံးနင်း အဖို့ရမင်းကိုလည်းကောင်း၊ ငရဲသော်ဗုံးနင်း ယမင်းမင်းကိုလည်းကောင်း၊ အမျှပေးဝေပါသည်။ ဝသုဒ္ဓရေးနှစ်သိမ်းစေးသော်ဗုံး ယူဇာအထူးဖို့သော မဟာပထမီမြတ်းကို စောင့်ကြကုန်သော နတ်အပေါင်းတို့ကိုလည်း အသီသက်သောထား၍ အမျှပေးဝေပါသည်။

အထူးအားဖြင့် လွန်ခဲ့သော ခုနှစ်ရက်က ဘဝတစ်သွေ့နှင့် ကွယ်လွန်အနီစွာရောက်သွားသော ကျော်များ၏ ပါ ခိုက္ခို ဒေါ်သီန်းအား အမျှပေးဝေပါသည်။ မိခင်က္ခို ဒေါ်သီန်းသည် ရောက်ရာဌာန ဘုံဘဝမှ တပည့်တော်များ ပေးဝေသော ကောင်းမူကုသိုလ်ကို ကြားနိုင်ပါစေ သိနိုင် ပါစေ မြင်နိုင်ပါစေ ဝမ်းမြှောက်ဝမ်းသာ သာစုအနုမောအနာ ဒေါ်ယူနိုင်ပါစေ။

အောင်ဆန်းဆရာတော်

အကယ်၍များ မြေလျှော့နေခဲ့သော် ဆိုင်ရာ ပိုင်ရာ သမ္မာအောင် နှုတ်မြှုတ်နှုတ်ကောင်း နှုတ်အပေါင်းတို့ သည် တစ်ဆင့်စကား တစ်ဆင့်အားဖြင့် ပြောကြားလိုက်ကြပါ။ ယခု အချိန်သည် လူဘဝ လူ့လောက်၌ နိမ်ကြသော သားသမီး မြေးမြှုစ် အွေ့မျိုး၊ မိသားစုအပေါင်းတို့သည် ပေါင်းစဉ် ဒါန သီလ သာဝနာ ကောင်းမှုများကို ပြုလုပ်ကြပါသည်။ ပြုလုပ် သော ကောင်းမှုတို့ကို သွားရောက်ပြီးတော့ ဝံးမြှောက် ဝံးသော သာရ အနုမောအနာ ခေါ်ယူပါလေ အစရှိသော သတိပေးစကားကို ပြောကြားလိုက်ကြပါ။ ကျော်မှုရှင် မိစင် ကြီး ခေါ်သိန်းသည် ဝံးမြှောက်ဝံးသော သာခုအနုမောအနာ ခေါ်ယူပြီး၍ ချမ်းသောသာဝှု တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်ပြီး ချမ်းသောသည်ထက် ချမ်းသောသည်ကို ခံစား ခံစားနိုင်ပါစေ။

ကျော်မှုရှင် မိစင်ကြီး ခေါ်သိန်းကို အမျှေးပြု၍ မြင်အပ် မဖြင့်အပ် မကျေတ်မလွှာတ်ကြကုန်သော ပုဂ္ဂိုလ်အပေါင်း တို့ကိုလည်း မေတ္တာထား၍ အမျှေးပေးဝေပါသည်။ သုံးဆယ့် တစ်ဘုံး ကျော်လည်ကုန်သော လူနှုတ်မြှော သတ္တဝါတို့နှင့် ဝေနေယူ သုခိုတ ဒုက္ခာတ သတ္တဝါအပေါင်းတို့အား ကုထိုလ် ဘာဂရကြစေရန် ညီညာဖျဖြူ အမျှေးပေးဝေပါသည် အမျှေးပြု၍ ကျုန်းမာကြသည် ချမ်းသာကြသည် ဖြစ်ကြပါစေ ကုန်သတ္တဝါး။

အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော် မူကြပါကုန်လေ့။ သာရ သာရ သာရ